



**Golden Land East Asia Development Public Company Limited**

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

**(၁၄) ကြိမ်မြောက်**

**နှစ်ပတ်လည်အထွေထွေအစည်းအဝေး**



**MTSH**



**MAEX**



**MNTH**

ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ နှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

ရက်စွဲ။ ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ( ၃၀ ) ရက်

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၏

(၁၄)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့တင်ပြသည့်

ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

နေ့စွဲ။ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်

## မာတိကာ

| အမှတ်စဉ် | အကြောင်းအရာ                                                                         | စာမျက်နှာ |
|----------|-------------------------------------------------------------------------------------|-----------|
| ၁။       | ကုမ္ပဏီစတင်ဖွဲ့စည်းတည်ထောင်ခြင်း                                                    | ၄         |
| ၂။       | ကုမ္ပဏီစတင်တည်ထောင်သူ ဒါရိုက်တာများ                                                 | ၄         |
| ၃။       | ကုမ္ပဏီတည်ထောင်သည့်ရည်ရွယ်ချက်                                                      | ၅         |
| ၄။       | ကုမ္ပဏီမတည်ရင်းနှီးငွေနှင့် အများပြည်သူ ရှယ်ယာထည့်ဝင်မြှုပ်နှံထားမှု                | ၅         |
| ၅။       | ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ                                                  | ၆-၉       |
| ၆။       | ဒါရိုက်တာအဖွဲ့ဝင်များ၏ အစုရှယ်ယာပါဝင်မှုအခြေအနေ (၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်အထိ) | ၉         |
| ၇။       | ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်အတည်ပြုခန့်ထားခြင်း          | ၁၀        |
| ၈။       | ဒါရိုက်တာများမှ ကုမ္ပဏီလုပ်ငန်းများဦးဆောင် စီမံခန့်ခွဲခဲ့မှုများ                    | ၁၁        |
| ၉။       | နှစ်ပတ်လည် အထွေထွေအစည်းအဝေးကျင်းပခြင်း                                              | ၁၁        |
| ၁၀။      | ဒါရိုက်တာအဖွဲ့၏အစည်းအဝေးကျင်းပခြင်း                                                 | ၁၂        |
| ၁၁။      | ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်ခန့်ထားခြင်း                                                 | ၁၂        |
| ၁၂။      | ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း                           | ၁၃        |
| ၁၃။      | အမြတ်ဝေစုခွဲဝေပေးခြင်း                                                              | ၁၃        |
| ၁၄။      | ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ                                             | ၁၄        |
| ၁၅။      | ကုမ္ပဏီရုံးခန်း ပြောင်းရွှေ့ဖွင့်လှစ်ခြင်း                                          | ၁၅        |
| ၁၆။      | နိဂုံး                                                                              | ၁၅        |

## ဥက္ကဋ္ဌ၏ အစီရင်ခံစာ

### "လေးစားအပ်ပါသော အစုရှယ်ယာရှင်များ"



Golden Land East Asia Development Public Co Ltd (GLAD) ၏ (၁၄)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့မှာကျင်းပမည်ဖြစ်သည့်အပြင် အစုရှယ်ယာရှင်များအားအမြတ်ဝေစုများပေးနိုင်ဖို့ဆိုပြီးတော့ အစုရှယ်ယာရှင်ကြီးများ ၏ အကျိုးအတွက်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒေသဆိုင် ရာများ၏ သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ Covid-19 ပျံ့နှံ့မှုအားထိန်းသိမ်းကာကွယ်နိုင်ရန်မိမိတို့၏နှစ်ပတ်လည် အစည်း အဝေးကို ယခုကဲ့သို့ Online Webinar စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ပါတယ်ခင်ဗျား။

မိမိတို့GLAD သည် ၂၀၀၆ ခုနှစ်က စတင်၍ဖွဲ့စည်းခဲ့ပြီးတော့ယခုနှစ်ဆိုရင် ၁၄ နှစ် သက်တမ်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဤ ကုမ္ပဏီကြီးစတင်တည်ထောင်စဉ်က ကနဦး ကုန်သည် လုပ်ငန်းရှင် (၇)ဦးနဲ့စတင်တည်ထောင်ခဲ့ကြရာမှအစုရှယ်ယာများဖိတ်ခေါ်၍ အများပြည်သူသို့ရှယ်ယာများရောင်းချပေးခဲ့ပြီး လုပ်ငန်းများကို တစ်နှစ်ပြီးတစ်နှစ် ကြိုးစားဆောင်ရွက်ခဲ့ပြီး ယခုအခါ အစုရှယ်ယာရှင်အရေအတွက်(၆၅၁)ဦး ပါဝင်တဲ့တည်ငြိမ်ပြီးဖွံ့ဖြိုးတိုးတက်သည့် အများပိုင်ကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပြီးရှိပါတယ်။

မိမိတို့ကုမ္ပဏီအနေဖြင့်ရေရှည် ရင်းနှီးမြှုပ်နှံမှုနှင့် ရေတိုဝင်ငွေရရှိနိုင်မှု နှစ်ပိုင်း ခွဲ၍ လုပ်ကိုင်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုသာမက ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ အကျိုးတူလုပ်ငန်း များကိုလည်း ဒါရိုက်တာအဖွဲ့တင်များကိုယ်တိုင် ဦးဆောင်ကြီးကြပ် လုပ်ကိုင် လျှက်ရှိကြပါသည်။

၂၀၁၁ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို တိုးချဲ့လုပ်ကိုင်ရန် စီစဉ်ခဲ့ရာ ပထမဆုံး မိမိတို့ရဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မိမိကိုယ်တိုင်ဦးစီးတည်ထောင်ခဲ့သည့် Myanmar Thilawa SEZ Holdings Public Company Limited (MTSH)တွင် ကနဦးပါဝင်သည့် အဖွဲ့ဝင်ကုမ္ပဏီ (၈)ခုနှင့်အတူ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုအဖြစ် ငွေကျပ်သန်း ၁၉၅၀ အား ထည့်ဝင်ကာ ၂၀၁၄ ခုနှစ်မှစတင်၍ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ MTSH ကုမ္ပဏီထံမှလည်း နှစ်စဉ်ထိုက်ထိုက်တန်တန် အမြတ်ဝေစုများ ရရှိခဲ့ပါတယ်။

ဒုတိယ ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ လက်ကားဈေးကြီးကို တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော "Myanmar Agro Exchange Public Company Limited(MAEX)"တွင် ကနဦးပါဝင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခုအဖြစ် ကျပ်သန်း ၂၀၀၀ ထည့်ဝင်ရင်းနှီးမြှုပ်နှံခဲ့ ပါတယ်။ ယခုအခါ တည်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကား ဈေးသစ်ကြီးမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားလာနေပြီဖြစ်ပြီး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်ကို တွေ့မြင်နေရပါတယ်။

တတိယ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် Myanmar National Telecom Holding Public Company Ltd (MNTH)တွင် အခြားအများပိုင်ကုမ္ပဏီ (၁၀)ခုနှင့်အတူ ရင်းနှီးမြှုပ်နှံငွေ မြန်မာကျပ်ငွေ ကျပ်၂၀၇၆.၀၅၀၉ သန်း ထည့်ဝင်ထားပြီး ဖြစ်ပါတယ်။

Myanmar National Telecom Holding Public Company Ltd(MNTH),သည် နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စတုတ္ထမြောက် ဆက်သွယ်ရေးဝန် ဆောင်မှုအဖြစ် လုပ်ဆောင်ခွင့်ရရှိသည့် Telecom International Myanmar Co.,Ltd (MyTEL)၏ အစု ရှယ်ယာဝင်ကုမ္ပဏီဖြစ်ပါသည်။ ယခုအခါ MyTEL ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ထို့အပြင် ရေတိုအတွင်း အကျိုးအမြတ်ရရှိ၍ အစုရှင်များအား အမြတ်ဝေစု (Dividend)ပေးနိုင်ရန် ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းအနေဖြင့် ပြီးခဲ့သည့်နှစ်ကတည်းကပင် MAEX က အကောင်အထည် ဖော် ဆောင်ရွက်နေသည့် တညင်းကုန်း လက်ကားဈေးစီမံကိန်းမှ Shop House ပွဲရုံ အဆောက်အဦး အချို့ အား ဆောက်လုပ်ရေး ကန်ထရိုက်စနစ်ဖြင့်ရယူ၍လည်းကောင်း၊ ဆန်ရောင်းဝယ်မှုလုပ်ငန်းများတွင်လည်း ပါဝင် လုပ်ကိုင်စေခြင်းဖြင့်လည်းကောင်း၊ MNTH ကုမ္ပဏီ၏ လုပ်ငန်းများတွင် ပါဝင်သော ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအတွင်းတယ်လီဖုန်းမိုက်ခရိုဝေ့(ဖ်) တာဝါတိုင်အချို့တည်ဆောက်ခြင်းလုပ်ငန်းများကို လည်း ကန်ထရိုက် ရယူ၍လည်းကောင်း၊ မိမိတို့ ဒါရိုက်တာ အဖွဲ့ဝင်များကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ခဲ့ပါသဖြင့် ယခုအခါတွင် အကျိုးအမြတ်များလည်း ရရှိခဲ့ပါသည်။

ယခုကာလသည် တကမ္ဘာလုံးနှစ်ပေါင်း (၁၀၀)အတွင်း မကြုံခဲ့ဖူးသော ကမ္ဘာ့ကပ် ရောဂါဆိုးကြီး ဖြစ်သည့် Covid 19 ဗိုင်းရပ်စ် ကျရောက်လျက်ရှိသည့် ကာလကို ရင်ဆိုင်ဖြတ်သန်းနေရသော အချိန်ဖြစ်ပါ တယ်။ တကမ္ဘာလုံး အတိုင်းအတာဖြင့် ဆိုးရွားစွာ ရင်ဆိုင်နေရသော အချိန်တွင် မိမိတို့ မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်ကြိုးပမ်းမှု၊ ပြည်သူများ၏ လိုက်နာလုပ်ဆောင်မှုနှင့် ပရဟိတအသင်း အဖွဲ့များ၏ ပူးပေါင်းကူညီမှုများကြောင့် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်သည့် အခြေအနေဖြစ် လာလိမ့်မည်ဟုမျှော်လင့်မိပါသည်။တကမ္ဘာလုံးဆိုးရွားစွာရိုက်ခတ်ခဲ့သည့် ရောဂါကပ်ဘေး၏ အကျိုး ဆက် အနေဖြင့် နိုင်ငံတကာ စီးပွားရေးထိခိုက်မှုနှင့် ပြုလဲမှုများ ရှိလာမှာဖြစ်ပါတယ်။

ဒီလို စီးပွားရေးထိခိုက်မှုအခြေအနေများ ဖြစ်ပေါ်လာလျှင် မိမိတို့ ကုမ္ပဏီ၏ ဆောင်ရွက်ဆဲ လုပ်ငန်းများအား ထိခိုက်မှုမှ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရန် ဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပဏီ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များကို စနစ်တကျ ဆောင်ရွက်ခဲ့သည့်အပြင် Covid အလွန်ကာလတွင် ရရှိ လာနိုင်မည့် စီးပွားရေးအခွင့်အလမ်းများကိုလည်းရရှိကာ ကုမ္ပဏီစဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေ ရန် အထူးအလေးထားဆောင်ရွက်လျက် ရှိပါတယ်။


မိမိတို့ ဒါရိုက်တာအဖွဲ့၏ မျှော်မှန်းချက်သည် မိမိတို့အစုရှယ်ယာရှင်များ၏ ရှယ်ယာတန်ဖိုးကို မြှင့်တင်ပေးစေနိုင်ရေးနှင့် ရေရှည်အမြတ်အစွန်း တိုးတက်ရရှိစေခြင်းဖြင့် နှစ်စဉ်အမြတ် (Dividend) အား အစုရှယ်ယာရှင်များကို စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ရေးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ ကုမ္ပဏီကို ၂၀၀၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးနောက် အစုရှယ်ယာရှင်များအား ၂၀၀၇-၂၀၀၈ ခုနှစ်မှ

စ၍ အမြတ်ဝေစုများ ခွဲဝေပေးခဲ့ရာ ၂၀၁၉ခု နှစ်အထိ (၁၃)နှစ်တာကာလအတွင်း နှစ်စဉ်မပြတ် ထုတ်ပေးခဲ့ပြီးသည့် အမြတ်ဝေစုမှာ ကနဦးမူလ ရှယ်ယာများ ဝယ်ယူထည့်ဝင်ခဲ့ကြသူများအား ထည့်ဝင်ခဲ့သော မတည်ငွေရင်း၏ ၂၄၃ % ကို ပြန်လည်ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ၏ အမြတ်ဝေစု (Dividend)ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် နေ့က ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀ )ဆုံးဖြတ်ချက်အရ အစုရှယ်ယာတစ်စုလျှင်ကျပ်(၆၀/-) အမြတ်ဝေစု (Dividend) ခွဲဝေပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး၊ ယခုနှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အစုရှင်များမှ အတည်ပြုပေးရန် ဖြစ်ပါသည်။

ရေရှည်အကျိုးအမြတ်များ ပိုမိုရရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံထားရှိမှုများ နှင့် လုပ်ငန်းအသစ်များ ထပ်မံတိုးချဲ့လုပ်ကိုင်ရန်လျာထားရသည့်ငွေကြေးစီးဆင်းမှုခက်ခဲသည့်ကြားမှပင် ကပ်ရောဂါကြောင့်လုပ်ငန်းအချို့ရပ်တန့်နေခဲ့ပြီး အလုပ်လုပ်နိုင်သည့်ကာလလေးခန့်သာရှိခဲ့ရာ ယခုCovidကာလ အတွင်းမှာအလွှာအသီးသီးမှအစုရှယ်ယာရှင်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အမြတ်ဝေစုအနေဖြင့် အစုတစ်စုလျှင်ကျပ်၆၀/-နှုန်းဖြင့်ခွဲဝေပေးရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည့်အတွက် အစုရှယ်ယာရှင်များအနေဖြင့်ကျေနပ်လိမ့်မည်ဟုယုံကြည်မိပါသည်။

နိဂုံးချုပ်အနေဖြင့် ကုမ္ပဏီစတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယုံကြည်စွာ လက်တွဲလာကြသော မူလအစုရှင်များနှင့် ထပ်မံဝယ်ယူထားသည့် အစုရှယ်ယာရှင်များအားလုံးနှင့် ကုမ္ပဏီ၏ ရေရှည် အကျိုးအတွက် အကြံဉာဏ်ကောင်းများ၊ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများပေးခဲ့ကြပါသော မိမိတို့၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အစုရှယ်ယာရှင်များ၊ ဝန်ထမ်းများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဝင်များ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဖက် ကုမ္ပဏီများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့သည် အစုရှယ်ယာရှင်များအားလုံး၏ အကျိုးစီးပွားတိုးတက်ရေးအတွက် ယခင်ကထက်ပို၍ပင် ကြိုးစားဆောင်ရွက်သွားမည်ဟု ကတိပြုရင်း နိဂုံးချုပ်ပါသည်ခင်ဗျား ။



ဝင်းအောင်

ဥက္ကဋ္ဌ



**ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏  
(၁၄)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တင်ပြသည့်  
ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း**

**၁။ ကုမ္ပဏီစတင်ဖွဲ့စည်းတည်ထောင်ခြင်း**

ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပုံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံဒေသတွင်း အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်း ပိုမိုရရှိစေရန်ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှိုး ပြည်နယ်၊ နန်နင်းတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကူးသန်းရောင်းဝယ်ရေး၊ အဆောက်အဦများ၊ စီးပွားရေးဆိုင်ရာကိုယ်စားလှယ်ရုံးများ တည်ဆောက်ရန်အတွက် မြေကွက်များ ပေးအပ်ခဲ့ရာ အဆိုပါ ပေးအပ်သည့် မြေကွက်များပေါ်တွင် နိုင်ငံတော်ကိုယ်စား တာဝန်ယူတည်ဆောက်ရန်အတွက် အများပိုင်ကုမ္ပဏီတစ်ခု လိုအပ်လာခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို ကနဦး ဦးဆောင်ဖွဲ့စည်းတည်ထောင်သူ (၇)ဦးဖြင့် ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ ခွင့်ပြုချက်ဖြင့် ကနဦး စတင်တည်ထောင်ခဲ့ပါသည်။

**၂။ ကုမ္ပဏီစတင်တည်ထောင်သူ ဒါရိုက်တာများ**

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အား မူလစတင်တည်ထောင်သူ (Founder) အောက်ဖော်ပြပါဒါရိုက်တာများသည် အစဉ်အလာကောင်းမွန်၍ဂုဏ်သတင်းရှိသူမြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ မူလကနဦး ဒါရိုက်တာများဖြစ်ပြီး၊ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်များတွင် ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် အောက်ပါအတိုင်း တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။

| <b>အမည်</b>                       | <b>တာဝန်</b>        |
|-----------------------------------|---------------------|
| (၁) ဦးဝင်းမြင့်                   | ဥက္ကဋ္ဌ             |
| (၂) ဦးဝင်းအောင်                   | ဒုတိယဥက္ကဋ္ဌ        |
| (၃) ဦးဇော်မင်းဝင်း                | ဒါရိုက်တာ           |
| (၄) ဦးအောင်လွင်                   | ဒါရိုက်တာ           |
| (၅) ဦးစိန်ဝင်းလှိုင်              | ဒါရိုက်တာ           |
| (၆) ဦးထွန်းအောင်<br>(မြန်မာညွန့်) | ဒါရိုက်တာ           |
| (၇) ဦးငြိမ်းအောင်                 | မန်နေဂျင်းဒါရိုက်တာ |

၃။ **ကုမ္ပဏီတည်ထောင်သည့်ရည်ရွယ်ချက်**

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံသား၊ စိတ်ပါဝင်စားသည့် ပြည်သူအများ အစုရှယ်ယာထည့်ဝင်နိုင်ရေး၊ အမြတ်ခွဲဝေခံစားခွင့်ရရှိရေးကို အလေးထားလျက် အစီအမံများ ချမှတ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ချက်များ ထားရှိပါသည်။

အများပိုင်ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပြီးနောက်အများပိုင်ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ကုမ္ပဏီ၏လုပ်ဆောင်ချက်များနှင့်အောင်မြင်မှုများအပေါ် ယုံကြည်အားထားကြသူ ပြည်သူများမှ အစုရှယ်ယာ များထည့်ဝင်ရင်းနှီးမြှုပ်နှံလာကြခြင်းကြောင့် ထိုအရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ဆောင် ခဲ့ကြသည်မှာ ယခုအခါ (၁၄)နှစ်ရှိခဲ့ပြီဖြစ်ပါသည်။

၄။ **ကုမ္ပဏီမတည်ရင်းနှီးငွေနှင့် အများပြည်သူ ရှယ်ယာထည့်ဝင်မြှုပ်နှံထားမှု**


ကုမ္ပဏီ၏သတ်မှတ်မတည်ငွေရင်း(Authorized Capital)သည် ၁၀,၀၀၀,၀၀၀,၀၀၀/- (ကျပ်သန်းတစ်သောင်း တိတိ)ဖြစ်၍ မူလကအစုရှယ်ယာတစ်စုလျှင်ကျပ် ၁၀၀၀၀/-သတ်မှတ်ခဲ့ပြီး အစုရှယ်ယာပေါင်း (၁,၀၀၀,၀၀၀)ဖြစ်ပါသည်။ ၂၀၁၇-၁၈ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် အစုတစ်စုလျှင် ကျပ် ၁၀၀၀၀/- မှ ကျပ် ၁၀၀၀/- သို့ အတည်ပြုပြောင်းလဲသတ်မှတ်ပြီးဖြစ်၍ အစုရှယ်ယာအရေအတွက်ပေါင်း (၁၀,၀၀၀,၀၀၀) ဖြစ်လာပါသည်။ ထိုပြောင်းလဲသတ်မှတ်ခဲ့ခြင်းနှင့်အညီ ယခင် အစုတစ်စုလျှင် ကျပ် ၁၀၀၀၀/- ပိုင်ဆိုင်ထားသည့် အစုရှင်များကို ကျပ် ၁၀၀၀/- တန် ၁၀ စု ပြန်လည်သတ်မှတ်၍ အစုရှယ်ယာလက်မှတ်များကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလက လဲလှယ်ထုတ်ပေး ထားပြီးဖြစ်ပါသည်။ ။

ယခုအခါ ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် အစုရှယ်ယာရှင် (၆၅၁) ဦးရှိပြီးအစုရှယ်ယာအရေအတွက် စုစုပေါင်း (၅,၅၃၄,၂၃၀)စု တန်ဖိုးအားဖြင့် ငွေကျပ် ၅၅၃၄,၂၃၀,၀၀၀/- ကို မတည်ရင်းနှီးထားပါသည်။




၅။ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ

ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ (ကျပ်သန်းပေါင်း) (M)



နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုများ (ကျပ်သန်းပေါင်း) (M)



■ 2013 ■ 2014 ■ 2015 ■ 2016 ■ 2017 ■ 2018 ■ 2019 ■ 2020

၅-၁။ **မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်း(စ်)ပတ်ဘလစ်ကုမ္ပဏီလီမိတက် (Myanmar Thilawa SEZ Holdings Public Company Limited-MTSH)တွင် ရင်းနှီးမြှုပ်နှံမှု**

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းထားသော Myanmar Thilawa SEZ Holdings Public Company Limited (MTSH)တွင် စတင်တည်ထောင်သူ တစ်ဦးအနေဖြင့် အဖွဲ့ဝင်ကုမ္ပဏီတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ MTSH ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံမှုငွေ ကျပ်သန်း ၁၉၅၀ အား ထည့်ဝင်ထားပါသည်။ နိုင်ငံတကာမှ စီးပွားရေးအဖွဲ့အစည်းကြီးများနှင့် ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကို လွန်စွာရရှိနေသော အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်း ကြီးတစ်ခုဖြစ်ပါသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်သည် သီလဝါအထူးစီးပွားရေးဇုန်ကြီး ဖြစ်ပေါ်လာရေးအတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံကြား၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့သူဖြစ်ပြီး၊ MTSH ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၃-၂၀၁၄ ခုနှစ် ကုမ္ပဏီစတင်တည်ထောင်စဉ်ကပင် စတင်ဦးဆောင်ခဲ့ပြီး ယနေ့တိုင် ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဤ ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးမင်းစိန်သည် အဆိုပါ MTSH တွင် Alternative Director အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ကုမ္ပဏီသည် MTSH တွင် ထည့်ဝင်ထားသော ရင်းနှီးငွေများအတွက်ရရှိသော အမြတ်ဝေစုများမှာ -

- ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်တစ်စုလျှင် ကျပ် ၂၀၀/- နှုန်းဖြင့် အမြတ်ဝေစုငွေကျပ် ၃၉၀ သန်း၊
- ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်တစ်စုလျှင် ကျပ် ၂၅၀/- နှုန်းဖြင့် အမြတ်ဝေစုငွေကျပ် ၄၉၆.၀၁၅ သန်း၊
- ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်တစ်စုလျှင် ကျပ် ၂၆၀/- နှုန်းဖြင့် အမြတ်ဝေစုငွေကျပ် ၄၉၆.၂၁၆ သန်း၊
- ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်တစ်စုလျှင် ကျပ်၂၃၀/- နှုန်းဖြင့် အမြတ်ဝေစုငွေကျပ် ၄၀၇.၅၅၅၈ သန်း၊
- ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်တစ်စုလျှင် ကျပ်၂၅၀/- နှုန်းဖြင့် အမြတ်ဝေစုငွေကျပ် ၄၄၂.၈၈၆၅ သန်း၊
- ၂၀၁၉ ခုနှစ် အတွက် တစ်စုလျှင် ကျပ်၂၀၀/- နှုန်းဖြင့် အမြတ်ဝေစုငွေကျပ် ၃၅၄.၃၀၉၂ သန်း

**စုစုပေါင်း အမြတ်ဝေစုငွေကျပ်၂၅၈၆.၉၈၂၅ သန်း၊** အား လက်ခံရရှိပြီးဖြစ်ပါသည်။

MTSH ကုမ္ပဏီသည် မူလစတင်တည်ထောင်ခဲ့စဉ်က သီလဝါစီးပွားရေးဇုန်နှင့် ဆက်စပ်သောလုပ်ငန်းများကိုသာလျှင် ဆောင်ရွက်ခဲ့ရာမှ ယခုအခါ မြို့ပြအိမ်ရာနှင့် ဘက်စုံဖွံ့ဖြိုးမှုတည်ဆောက်ရေး လုပ်ငန်းများတွင် စတင် ရင်းနှီးမြှုပ်နှံမှု များဆောင်ရွက်လျက်ရှိရာ ၂၀၂၀ခုနှစ်မတ်လ(၅)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တင်ဒါခေါ်ယူခဲ့သည့် “ကြို့ကုန်းအိမ်ယာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း”အား ဆောင်ရွက်ရန်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့၍ အင်းစိန်လမ်းမကြီးနှင့် ဗဟိုလမ်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းအကြား၊ ကြို့ကုန်းဘူတာရုံနှင့် နီးကပ်စွာတည်ရှိသည့်

ဧရိယာ (၁၇)ဧကကျယ်ဝန်းသော အနောက် ကြို့ကုန်းဝန်ထမ်းအိမ်ယာ ပြန်လည်အဆင့်မြှင့်တင်ဆောက် ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး၊ လူနေနှင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဘက်စုံ ဖွံ့ဖြိုးမှု အဆောက်အဦး နိုင်ငံတကာအဆင့်မီတည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည့်အတွက် အနာဂတ်တွင်အကျိုးအမြတ်များရရှိစေမည့်ထိပ်တန်းအိမ်ခြံမြေစီမံကိန်းတစ်ခုဖြစ်လာမှာဖြစ်ပါသည်။

သီလဝါ အထူးစီးပွားရေးဇုန်အတွင်းမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတည်ဆောက်မှု၊ လူနေနှင့် စီးပွားရေးအဆောက်အအုံများ(R&C)ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် လုပ်သားနေအဆောင် ငှားရမ်းမှုများ တိုးတက်ခြင်းများအပြင် သီလဝါအထူးစီးပွားရေးဇုန်တိုးတက်လာတာနှင့်အမျှ Residential & Commercial မှ ရရှိမည့် ဝင်ငွေများ ပိုမိုတိုးတက်လာမှာဖြစ်သည့်အတွက် မိမိတို့ GLAD အနေဖြင့် ရင်းနှီးငွေ များထည့်ဝင် ထားသည့်အတွက်အကျိုးခံစားခွင့်များခံစားရမှာ ဖြစ်ပါသည်။

**၅-၂။ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Myanmar Agro Exchange Public Company Limited-MAEX) တွင် ရင်းနှီးမြှုပ်နှံမှု**

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Myanmar Agro Exchange Public Company Limited(MAEX)တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်သည့်ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဈေးအနီး MAEX ကုမ္ပဏီ၏ သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးကြီးစီမံကိန်း လုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံငွေ ထည့်ဝင်ထားရှိပါသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်သန်း ၂၀၀၀ ဖြစ်ပါသည်။

တညင်းကုန်းသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်လက်ကားဈေးသစ်ကြီးကို ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီးတည်ဆောက်ပြီးစီးသော Shop House များရောင်း ချခြင်းနှင့် လက်ကားဈေးရုံကြီးများအတွင်းရှိ ဆိုင်ခန်းငယ်များငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းတို့ကို လုပ် ကိုင် ဆောင်ရွက်လျက်ရှိရာ ယခုအခါဈေးကြီး၏ ဈေးရုံ (၂)၊ဈေးရုံ (၃)၊ ဈေးရုံ (၄)တို့တွင် ဆိုင်ခန်း ပေါင်း (၅၀၀၀)ကျော် ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး ဈေးဝယ်သူများ ဈေးရောင်းချသူများ စည်ကားလျှက်ရှိပြီး နေ့စဉ်ဝင်ငွေ တိုးတက်ရရှိနေသည်ကို တွေ့ မြင်နေရပြီဖြစ်ပါသည်။

အဆိုပါ ဈေးကြီးအတွင်း အကြီးစား လက်ကားရောင်းဝယ်ရေး ပွဲရုံ/ ရုံးခန်း/ လူနေ ၃ထပ်နှင့် ၄ ထပ် အဆောက်အဦး (Shophouse)အလုံး (၄၀) ဆောက်လုပ် လျှက်ရှိ ရာ ၂၀၂၀ခု စက်တင်ဘာလကုန် တွင် (၂၆)လုံး ဆောက်လုပ်ပြီးစီးပြီး ကျန် ၁၄ လုံးမှာ တည်ဆောက်နေဆဲဖြစ်ပါသည်။ Shop house များ တွင် ဘဏ်များ၊ ဆန်ရောင်းဝယ်ရေးပွဲရုံ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး အရောင်းပစ္စည်းဆိုင်များ ဖွင့်လှစ်ထား ရှိပြီး စည်ကားလျှက်ရှိပါသည်။ Shop house တည်ဆောက်ပြီးစီးနေမှုများနှင့် ဈေးဆိုင်ခန်းများစည်ကားစွာ ရောင်းဝယ်နေကြသည့် ဓါတ်ပုံမှတ်တမ်းများအား ဖော်ပြထားပါသည်။ ကုမ္ပဏီသည် MAEX တွင် ထည့်ဝင် ထားသော ရင်းနှီးငွေများအတွက် ၂၀၁၉ ခုနှစ်အတွက် အစုတစ်စုလျှင် ၃၀ ကျပ်ဖြင့် အမြတ်ဝေစု ကျပ်သိန်း (၆၀၀)ကိုလည်း ရရှိခဲ့ပါသည်။

၅-၃။ **မြန်မာနေရှင်နယ်တယ်လီကွန်းဟိုင်းဒင်းစ်ပတ်ဘလစ်ကုမ္ပဏီလီမိတက် (Myanmar National Telecom Holdings Public Company Ltd – MNTH)တွင် ရင်းနှီးမြှုပ်နှံမှု**

GLAD သည် Myanmar National Telecom Holdings Public Company Ltd (MNTH)တွင် ၂၀၁၅ ခုနှစ် မှ ယခုအစီရင်ခံသည့်နေ့အထိစုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ငွေကျပ် ၂၀၇၆.၀၅၀၉ သန်း ဖြစ်ပါသည်။ MNTH သည် နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ခွင့်ရရှိသည့် Telecom International Myanmar Co.,Ltd (MYTEL)၏ အစုရှယ်ယာဝင် ကုမ္ပဏီဖြစ်ပြီး၊ GLAD အနေဖြင့် အခြားမြန်မာ ပုဂ္ဂလိကအများပိုင် ကုမ္ပဏီ (၁၀)ခုနှင့်အတူ ပူးပေါင်းရင်းနှီးမြှုပ်နှံထားရှိပါသည်။

ITနည်းပညာသည် ကမ္ဘာတဝှမ်းလုံး အသုံးပြုနေကြသည့်နည်းပညာရပ်တစ်ခုဖြစ်ပြီး လုပ်ငန်းလုပ် ဆောင် ရာ တွင်လည်းကောင်း၊ ပူးပေါင်းဆက်သွယ်မှုလုပ်ငန်းများတွင် အမှန်တကယ် အသုံးဝင်သည့် နည်း ပညာရပ်တစ်ခုဖြစ်သည်နှင့်အညီ MNTH သည် MYTEL အနေဖြင့် Operator လုပ်ငန်းအား အရှိန်အဟုန် မြှင့်၍ အောင်မြင်စွာ တိုးချဲ့လုပ်ဆောင်လျက်ရှိပါသည်။

၆။ **ဒါရိုက်တာအဖွဲ့ဝင်များ၏အစုရှယ်ယာပါဝင်မှုအခြေအနေ (၂၀၂၀ခုနှစ်စက်တင်ဘာလ၃၀ရက်အထိ)**

| စဉ် | အမည်                           | ရှယ်ယာအရေအတွက် | ပါဝင်မှုရာခိုင်နှုန်း |
|-----|--------------------------------|----------------|-----------------------|
| ၁   | ဦးဝင်းအောင်                    | ၁၀၃၅၀၀         | ၁.၈၇%                 |
| ၂   | ဦးကျော်တင်မြင့်                | ၂၁၀၀၀၀         | ၃.၇၉%                 |
| ၃   | ဦးမင်းစိန်                     | ၁၄၅၀၀၀         | ၂.၆၂%                 |
| ၄   | ဦးဇော်မင်းဝင်း                 | ၁၀၅၀၀၀         | ၁.၉၀%                 |
| ၅   | ဦးခိုင်ဌေး                     | ၅၅၀၀၀          | ၀.၉၉%                 |
| ၆   | ဦးအောင်ဇော်ဦး                  | ၁၆၉၇၀၀         | ၃.၀၇%                 |
| ၇   | ဒေါ်ရန်လင်း                    | ၂၁၀၀၀၀         | ၃.၇၉%                 |
| ၈   | ဦးအေးဝင်း (UMFCCI ကိုယ်စားပြု) | ၁၀၅၀၀၀         | ၁.၉၀%                 |
| ၉   | ဦးထွန်းအောင်                   | ၈၀၆၀၀          | ၁.၄၆%                 |
| ၁၀  | ဦးသန့်ဇင်                      | ၂၀၅၀၀၀         | ၃.၇၀%                 |

၇။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်အတည်ပြုခန့်ထားခြင်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒါရိုက်တာအဖွဲ့ဝင် (၁၀)ဦးအနက်မှ ဒါရိုက်တာ(၃)ဦးဖြစ်သော ဦးမင်းစိန်၊ ဒေါ်ရန်လင်း၊ ဦးကျော်ဒေဝတို့ နှုတ်ထွက်ကြပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်များစာရင်းအား ၂၂.၁၂.၂၀၁၉ ရက်နေ့တွင်ပြုလုပ်သည့်"၁၃"ကြိမ်မြောက် အထွေထွေအစည်းအဝေးကြီးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ပြန်လည်ရွေးချယ်ခန့်ထားသည့်အောက်ဖော်ပြပါဒါရိုက်တာ(၁၀)ဦးကိုတာဝန်ပေးအပ်ကြောင်း ယင်းအစည်းအဝေးကြီးမှ အတည်ပြုခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များမှာ -

| အမည်                                    | အလုပ်အကိုင်                                                                  | ရာထူး                                     |
|-----------------------------------------|------------------------------------------------------------------------------|-------------------------------------------|
| (၁) ဦးဝင်းအောင်                         | ဥက္ကဋ္ဌ<br>ဒဂုံအင်တာနေရှင်နယ်လီမိတက်                                         | ဥက္ကဋ္ဌ                                   |
| (၂) ဦးကျော်တင်မြင့်(ခေါ်)<br>ဦးတင်မြင့် | ဥက္ကဋ္ဌ၊မြတ်ချမ်းသာကုမ္ပဏီလီမိတက်                                            | ဒု-ဥက္ကဋ္ဌ                                |
| (၃) ဦးမင်းစိန်                          | ကုန်သည်                                                                      | ဒု-ဥက္ကဋ္ဌ                                |
| (၄) ဦးဇော်မင်းဝင်း                      | ဥက္ကဋ္ဌ၊ UMFCCL နှင့်<br>MD, Myanmar Industries Holding Ltd.                 | ဒါရိုက်တာ                                 |
| (၅) ဦးခိုင်ဌေး                          | ကုန်သည်                                                                      | ဒါရိုက်တာ                                 |
| (၆) ဦးအောင်ဇော်ဦး                       | MD, အောင်နိုင်သစ္စာကုမ္ပဏီလီမိတက်                                            | ဒါရိုက်တာ                                 |
| (၇) ဒေါ်ရန်လင်း                         | ဖက်ရှင်လုပ်ငန်းပိုင်ရှင်၊ မေလင်းဖက်ရှင်နှင့်<br>ဆန်းသစ်လွင်အထည်ချုပ်လုပ်ငန်း | ဒါရိုက်တာ                                 |
| (၈) ဦးသန့်ဇင်                           | ကုန်သည်                                                                      | ဒါရိုက်တာ                                 |
| (၉) ဦးအေးဝင်း                           | အထွေထွေအတွင်းရေးမှူးချုပ်<br>UMFCCL                                          | UMFCCL အစုရှယ်ယာ<br>ကိုယ်စားပြု ဒါရိုက်တာ |
| (၁၀) ဦးထွန်းအောင်                       | MD, Myanmar Nyunt Co.,Ltd                                                    | မန်နေဂျင်း ဒါရိုက်တာ                      |

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇၊ ဒါရိုက်တာများ ခန့်အပ်ခြင်း ပုဒ်မ ၁၇၃ (ခ)တွင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများသည် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတစ်ရပ်စီ၌ ဒါရိုက်တာဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ (သို့မဟုတ်) သုံးပုံတစ်ပုံနှင့် အနီးစပ်ဆုံးဖြစ်သည့် အရေအတွက်သည် ရာထူးမှ အငြိမ်းစားယူရမည်ဟု ပြဌာန်းထားခြင်းနှင့်အညီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာများအလှည့်ကျ

နုတ်ထွက်ပေးရန် ဖြစ်သည့်အလျောက်ဒါရိုက်တာအဖွဲ့ဝင်(၁၀)ဦးအနက် မှ ဒါရိုက်တာ(၃)ဦးဖြစ်သော ဦးဝင်းအောင်၊ ဦးဇော်မင်းဝင်း၊ ဦးအေးဝင်း တို့မှ နုတ်ထွက်ကြမည်ဖြစ်ပြီး၊ ဒါရိုက်တာအဖြစ်ပြန်လည် ရွေးချယ်ခံလိုပါက ရွေးချယ်ပိုင်ခွင့်ရှိပါသည်။

၈။ **ဒါရိုက်တာများကုမ္ပဏီလုပ်ငန်းများဦးဆောင် စီမံခန့်ခွဲမှုများ**

ဒါရိုက်တာအဖွဲ့ဝင်များအနေဖြင့် ယနေ့အထိ လစာအကျိုးခံစားခွင့်များ ရယူခြင်းမရှိဘဲ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းစိန်နှင့် မန်နေဂျင်းဒါရိုက်တာ ဦးထွန်းအောင် တို့သည် တာဝါတိုင် တည်ဆောက်ရေး အတွက် အနီးကပ် ကြီးကြပ် တာဝန်ယူ ချဲ့လည်းကောင်း ၊ ကုန်သွယ်မှုလုပ်ငန်းကို ဒါရိုက်တာ ဦးအောင်ဇော်ဦး မှ လည်းကောင်း၊အဆောက်အဦများဆောက်လုပ်ခြင်းလုပ်ငန်းများ ကိုဒါရိုက်တာ ဦးခိုင်ဌေး မှ လည်း ကောင်း၊ ရုံးလုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စများကို ဒုတိယဥက္ကဋ္ဌ ဦးကျော်တင်မြင့်၊ဒေါ်ရန်လင်း ဦးသန့်ဇင်တို့ မှ လည်း ကောင်း အသီး သီး တာဝန်ယူ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌဦးဝင်းအောင်သည် မိမိတို့ကုမ္ပဏီမှ အစုရှယ်ယာထည့်ဝင်ထားသည့် Myanmar Thilawa SEZ Holdings Public Limited (MTSH)၏ဒါရိုက်တာအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းစိန် သည် Alternate ဒါရိုက်တာအဖြစ်လည်းကောင်း၊ Myanmar National Telecom Holdings Public Company Ltd ( MNTH)တွင် ဦးဝင်းအောင်သည် ဒါရိုက်တာအဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဦးထွန်းအောင်သည် Alternate Director အဖြစ်လည်းကောင်း၊ တာဝန်ယူ ဆောင်ရွက် လျက်ရှိပါသည်။

GLAD ၏ လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော်မှုရာတွင်ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအပြင် ရေတိုလုပ်ငန်းများကိုလည်း တပြိုင်နက်တည်းဆောင်ရွက်နေသော်လည်း ကုမ္ပဏီ၏ဒါရိုက်တာများ ကိုယ် တိုင် အနီးကပ်ကြီးကြပ်လျက် ဝန်ထမ်းများအနေဖြင့်စီမံရေးရာဌာနဝန်ထမ်း(၂)ဦး၊ စာရင်းကိုင်ချုပ်(၁)ဦး ၊ ငွေစာရင်းဌာနမှ ဝန်ထမ်း (၁)ဦး၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာနဝန်ထမ်း (၁)ဦးခန့်ထားကာ စီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။

၉။ **နှစ်ပတ်လည် အထွေထွေအစည်းအဝေးကျင်းပခြင်း**

ကုမ္ပဏီ စတင်တည်ထောင်သည့် ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှစ၍ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ကျင်းပခဲ့ရာ ယခုနှစ်တွင် (၁၄)ကြိမ်မြောက်ထိ နှစ်စဉ်မပြတ် အောင်မြင်စွာ ကျင်းပခဲ့ပြီး အမြတ်ဝေစုများလည်း နှစ်စဉ်မပြတ်ခွဲဝေ ပေးနိုင်ခဲ့ပါသည်။

၁၀။ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးကျင်းပမှုအခြေအနေ

ဒါရိုက်တာအဖွဲ့အနေဖြင့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များအားစီရင်သုံးသပ်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ဒါရိုက်တာအဖွဲ့အစည်းအဝေးကို (၄) ကြိမ် ကျင်းပနိုင်ခဲ့ပါသည်။

| ဒါရိုက်တာအမည်                    | ဒါရိုက်တာအဖွဲ့အစည်းအဝေး<br>တက်ရောက်မှု(အကြိမ်) |
|----------------------------------|------------------------------------------------|
| ဦးဝင်းအောင်                      | ၄                                              |
| ဦးဇော်မင်းဝင်း                   | ၁                                              |
| ဦးထွန်းအောင်                     | ၄                                              |
| ဦးခိုင်ဌေး                       | ၄                                              |
| ဦးအောင်ဇော်ဦး                    | ၃                                              |
| ဦးကျော်တင်မြင့်                  | ၄                                              |
| ဦးမင်းစိန်                       | ၄                                              |
| ဒေါ်ရန်လင်း                      | ၄                                              |
| ဦးသန့်ဇင်                        | ၄                                              |
| ဦးအေးဝင်း<br>(UMFCCIကိုယ်စားပြု) | -                                              |

၁၁။ ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်ခန့်ထားခြင်း

ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်အဖြစ် Win Thin & Associates ကိုလည်း ကုမ္ပဏီ စတင်တည်ထောင် စဉ်မှစ၍ အစုရှယ်ယာရှင်များ၏ သဘောတူညီချက်နှင့်အညီ နှစ်စဉ်ခန့်ထားခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ပြင်ပစာရင်းစစ်အဖြစ် Win Thin & Associates အား ခန့်အပ်ကြောင်း ၂၃.၁၁.၂၀၁၉ ရက်နေ့ ပြုလုပ်သော ဒါရိုက်တာအဖွဲ့အစည်းအဝေး( ၅/၂၀၁၉)မှဆုံးဖြတ် ခဲ့ပြီး ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ၂၂ ရက်နေ့တွင်ကျင်းပပြီးခဲ့သည့် နှစ်ပတ်လည်အစည်းအဝေး တွင် ပြန်လည် ခန့်ထားရန် သဘောတူခဲ့ပါသဖြင့် ဆက်လက်ခန့်ထားခဲ့ပြီး၊ ယခုတင်ပြထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ Win Thin & Associates မှ စစ်ဆေးခဲ့သည့် စာရင်းဖြစ်ပါသည်။



၁၂။ ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

ကုမ္ပဏီ၏ ရင်းနှီးငွေ တန်ဖိုးကျပ်မှာ ၅,၅၃၄၂.၃၀ သိန်း ဖြစ်ပါသည်။ ယခင်နှစ် (၃၀.၉.၂၀၁၉) အထိ အမြတ်လက်ကျန် ၁၅၈၁၀.၈၂၁၆၉သိန်း ဖြစ်ပြီး၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အသားတင်အမြတ် ကျပ် ၄၈၀.၀၉၈၀၃ သိန်းဖြစ်ရာ ၃၀.၉.၂၀၂၀ နေ့ရှိ စုဆောင်းပြီး အမြတ်လက်ကျန်ငွေမှာ ကျပ် ၁၃၉၀၃.၂၆၆၇၃ သိန်းဖြစ်ပါသည်။ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းကို စာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်း အစီရင်ခံစာ တွင် အသေးစိတ်တင်ပြထားပါသည်။

၁၃။ အမြတ်ဝေစုခွဲဝေပေးခြင်း

၂၀၂၀ ခုနှစ်ဒီဇင်ဘာလ (၁)ရက်နေ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၀)၏ ဆုံးဖြတ်ချက် အရ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ( ၁. ၁၀.၂၀၁၉ မှ ၃၀.၉.၂၀၂၀ထိ) အမြတ်ဝေစုအား အစုရှယ်ယာ တစ်စုလျှင် (ကျပ်၆၀/-)နှုန်းဖြင့် ထုတ်ပေးရန်ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ၃၀.၁၂.၂၀၂၀ရက်နေ့ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီး မှ အတည်ပြုချက်ရယူကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အစုတစ်စုလျှင်(ကျပ်၆၀/-)နှုန်းဖြင့် အမြတ်ဝေစု (Dividend)ကို ရှယ်ယာရှင်များအား ထုတ်ပေးမည်ဖြစ်ပါသည်။

ကုမ္ပဏီသည် နောင်ရေရှည်အကျိုးအမြတ်များ ပိုမိုရရှိပြီးအစုရှယ်ယာရှင်များအနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံထားရှိမှုများမှ အကျိုးအမြတ် ပိုမိုရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းအသစ်များ ထပ်မံတိုးချဲ့ လုပ်ကိုင်ရန် လျာထားသည့်အတွက် ၂၀၁၉ခုနှစ်မှစ၍ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများ စတင်လုပ်ကိုင် ခြင်းနှင့် ဆန်ရောင်းဝယ်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားခြင်း စသည့်ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းသစ်များ ပြုလုပ် ထားခြင်း နှင့် ကုမ္ပဏီအနေဖြင့် Covid ကာလတွင် လုပ်ငန်းများ ရပ်တန့်နေပြီး၊ အလုပ် လုပ်နိုင်သည့် ကာလမှာ ၆ လ ခန့်သာရှိခဲ့ပြီး၊ ငွေကြေးစီမံခန့်ခွဲသည့်ကြားမှပင် အလွှာအသီးသီးမှအစုရှယ်ယာ ရှင်များ အထောက်အကူပြုစေဖို့အတွက် အမြတ်ဝေစုအား အစုတစ်စုလျှင်(၆၀/-)ကျပ်ကို ခွဲဝေပေးရန် ဆွေးနွေးဆုံးဖြတ် ထားခြင်း ဖြစ်ပါသည်။

နှစ်အလိုက် အမြတ်ခွဲဝေပေးမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

| ဘဏ္ဍာနှစ်        | အမြတ်ခွဲဝေမှုရာခိုင်နှုန်း | ခွဲဝေသည့် အမြတ်ငွေကျပ်သိန်း |
|------------------|----------------------------|-----------------------------|
| ၂၀၀၇-၂၀၀၈ ခုနှစ် | ၂၅ %                       | ၂၃၂၅.၀၀                     |
| ၂၀၀၈-၂၀၀၉ ခုနှစ် | ၂၅ %                       | ၁၉၂၇.၂၇                     |
| ၂၀၀၉-၂၀၁၀ ခုနှစ် | ၂၅ %                       | ၂၀၅၇.၃၉                     |
| ၂၀၁၀-၂၀၁၁ ခုနှစ် | ၂၅ %                       | ၂၄၈၀.၈၃                     |
| ၂၀၁၁-၂၀၁၂ ခုနှစ် | ၁၄ %                       | ၁၇၉၆.၀၀                     |
| ၂၀၁၂-၂၀၁၃ ခုနှစ် | ၂၅ %                       | ၆၂၅၀.၀၀                     |

|                           |                              |          |
|---------------------------|------------------------------|----------|
| ၂၀၁၃-၂၀၁၄ ခုနှစ်          | ၃၀ % (၂၀% + Bonus Share ၁၀%) | ၉၉၉၇.၇၈  |
| ၂၀၁၄-၂၀၁၅ ခုနှစ်          | ၁၅ %                         | ၅၉၉၇.၅၇  |
| ၂၀၁၅-၂၀၁၆ ခုနှစ်          | ၂၂ %                         | ၈၇၉၆.၄၃  |
| ၂၀၁၆-၂၀၁၇ ခုနှစ်          | ၁၄ %                         | ၅၅၉၇.၇၃၂ |
| ၂၀၁၇-၂၀၁၈ ခုနှစ်          | ၁၂ %                         | ၄၇၉၈.၀၅၆ |
| ၂၀၁၈-၂၀၁၉ ခုနှစ်          | ၁၁ %                         | ၆၀၈၇.၆၅၀ |
| ၂၀၁၉-၂၀၂၀ ခုနှစ် (လျာထား) | ၆%                           | ၃၃၂၀.၃၈၀ |

**စုစုပေါင်းခွဲဝေပြီးစာရင်း**

**၂၄၉ %**

**၆၁၄၃၂.၀၉**

#### ၁၄။ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ

##### ၁၄.၁ တာဝါတိုင် တည်ဆောက်ခြင်း

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ MNTH မှ ကန်ထရိုက်ယူ၍ တာဝါ တိုင် (၃၂)တိုင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ တာဝါတိုင်တည်ဆောက် ခြင်းအတွက် လုပ်ငန်းတန်ဖိုး ကျသင့်ငွေ ၉၃၆.၀၅၂သန်း ဖြင့် MNTH နှင့် လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး၊ အစီရင်ခံသည့်နှစ်အထိ MNTH မှ ကျပ်၃၄၅.၇၀၆ သန်း ရရှိခဲ့ပါသည်။ ဆောက်လုပ်စရိတ်ကုန်ကျငွေ ကျပ် ၆၉၉.၅၉၁ သန်း သုံးစွဲခဲ့ပြီး ဖြစ်ပါသည်။ ရရန်ကျန်ရှိငွေ များကိုလည်း တင်ပြတောင်းခံထားဆဲဖြစ်ပါသည်။ ယခုချိန်အထိ တာဝါတိုင် (၁၃)တိုင် တည်ဆောက်ပြီးစီးနေပြီဖြစ်သော်လည်း (၉) တိုင်ကို MNTH သို့လုပ်ငန်းအပ်နှံ ခဲ့ပြီး COVID-19 ကပ်ရောဂါကာလ ခရီးသွားလာမှု ကန့်သတ်ထားခြင်းကြောင့် နယ် မှ တိုင် (၄) တိုင်မှာအပ်နှံ ရန် မပြုလုပ်ရသေးပါ။ ခရီးသွားလာကန့်သတ် မှုများဖြေလျှော့ပေးသည့်အချိန်တွင် တာဝါတိုင်များအပ်နှံနိုင်ရေး ကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ပြီး၊ကျန်တာဝါတိုင်များမှာလည်း ၈၅%မှ၉၀% ခန့် ပြီးစီးနေပြီး ဖြစ်ပါသည်။

##### ၁၄.၂ Shop House အဆောက်အဦများ ဆောက်လုပ်ခြင်း

အင်းစိန်မြို့နယ် တညင်းကုန်းလက်ကားဈေးသစ်စီမံကိန်းအတွင်း Myanmar Agro Exchange Public Company Limited (MAEX)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော SHOP HOUSE အဆောက်အဦများ အနက်မှ Shop House ၄ထပ်တိုက် အဆောက်အဦအား ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိပါသည်။ ၄ထပ်တိုက် တစ်လုံးမှာ ၂၂.၈.၂၀၂၀ နေ့တွင် အပြီးအစီးဆောက်လုပ်ခဲ့ပြီး အကျိုးအမြတ်များ လည်းရရှိခဲ့ပါသည်။ နောက်ထပ် ၃လုံးတွဲ ၄ ထပ်တိုက် တစ်လုံးဆောက်လုပ်နေဆဲဖြစ်ပါသည်။ Foundation တွင် မမျှော်မှန်းထားသည့် ကိစ္စရပ်များ ဖြစ်ပေါ်ပြီး Foundation လုပ်ငန်းများ သေချာဆောင် ရွက်နေခြင်းနှင့် မိမိနိုင်ငံအပါအဝင် ကမ္ဘာလုံးရင်ဆိုင်နေရသည့် COVID -19ကပ်ရောဂါကြောင့် လုပ်ငန်း များ ခေတ္တ ရပ်နားထားခြင်းများကြောင့် ကြန့်ကြာမှု ရှိခဲ့ပါသည်။

၁၄.၃ ဆန်တင်ပို့ခြင်းလုပ်ငန်းတွင် ရင်းနှီးထည့်ဝင်ခြင်း

ကုမ္ပဏီအတွက် အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ဇော်ဦးမှ တာဝန် ယူဆောင်ရွက်လျက်ရှိသော ဆန်စပါးတင်ပို့ရောင်းချရေးလုပ်ငန်းတွင် ရင်းနှီးငွေထည့်ဝင်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိပါသည်။

လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားမည့်အပြင် ရေရှည်အကျိုး ဖြစ်ထွန်းစေမည့် စက်မှုကုန်ထုတ်လုပ်မှုနှင့် စက်မှု/ အိမ်ရာအခြေခံအဆောက်အဦများ တည်ဆောက်ရေး လုပ်ငန်းများ၊ ရေတိုအကျိုးအမြတ်ရရှိနိုင်မည့် သွင်းကုန်၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ကုမ္ပဏီ၏ ပုံမှန်ဝင်ငွေရရှိရေးအတွက် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

ကုမ္ပဏီသည် ရရှိထားပြီးသော စီးပွားရေးအခွင့်အလမ်းကောင်းများကို တိတိကျကျ၊ မြန်မြန်ဆန်ဆန်၊ အချိန်နှင့်တပြေးညီ အကျိုးရှိရှိ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် များအား စီမံကိန်း၊ စီမံရေးရာ တာဝန်စသည်တို့ကို သီးခြားသတ်မှတ် တာဝန်ပေးအပ်ပြီး အစုရှယ်ယာရှင် များထံမှ အခါအားလျော်စွာ ရရှိသည့် အကြံပြုချက်များကို အလေးအနက်ထား၍ ကုမ္ပဏီအတွက် အကျိုး အမြတ်ရရှိမည့် အစီအမံများ ချမှတ်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၅။ ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ခြင်း

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ရုံးခန်းကို စမ်းချောင်းမြို့နယ်၊ အမှတ် ၂၆၈၊ ပြည်လမ်း၊ မြေဧက(၁၀)၊ ဒဂုံစင်တာ(II)၊ ၈-လွှာ၊ အခန်း (၈/E)တွင် ဖွင့်လှစ် ထား ရှိပါသည်။

၁၆။ နိဂုံး

နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒနှင့်အညီ လုပ်ငန်းအစီအမံများချမှတ်ကာ ညှိနှိုင်းပေါင်းစပ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ မိမိတို့ဒါရိုက်တာအဖွဲ့သည့် ကုမ္ပဏီ အကျိုးအမြတ်ဖြစ်ထွန်းမည့်လုပ်ငန်းများ ကို ဦးစားပေးရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများ ကိုလည်း ပူးပေါင်းဖြေရှင်းကြပြီး၊ အောင်မြင်သည့်ရလဒ်ကောင်းများ ဆက်လက်ဆောင်ရွက်ပေးခြင်းဖြင့် ရေရှည် ကုမ္ပဏီအကျိုးစီးပွား တိုးတက်ရေး စဉ်ဆက်မပြတ် တည်ရှိသွားမည်ဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

ရက်စွဲ။ ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ( ၃၀ )ရက်။



GLAD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် MTSH ကုမ္ပဏီ၏ လုပ်ငန်းအခြေအနေ



## THILAWA SPECIAL ECONOMIC ZONE







# GLAD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် MAEX ကုမ္ပဏီ၏ လုပ်ငန်းအခြေအနေ







# GLAD မှ တာဝန်လူ တည်ဆောက်နေသည့် အဆောက်အဦများနှင့် တာဝါတိုင်များမှတ်တမ်းဓာတ်ပုံ



**ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏  
ဒါရိုက်တာအဖွဲ့ဝင်များ**



ဦးဝင်းအောင်သည်ဤကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်က ကုမ္ပဏီကို မူလဦးဆောင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဧပြီလမှ ယနေ့တိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဦးဝင်းအောင်သည် Myanmar Thilawa SEZ Holdings Public Company Limited (MTSH) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်နေသူတစ်ဦးဖြစ်ပြီး၊ သီလဝါ အထူးစီးပွားရေးဇုန် ဖြစ်ပေါ်အကောင်အထည် ဖော်နိုင်ရန် နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအကြား ဦးဆောင်အားစိုက်ကြိုးပမ်းညှိနှိုင်း၍ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံ လုပ်ငန်းရှင်များနှင့် တွဲဖက်၍ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ရရှိရန်နှင့် အများပြည်သူများမှ အစုရှယ်ယာ ထည့်ဝင်နိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်ညှိနှိုင်းခဲ့သူ တစ်ဦးဖြစ်ပါသည်။

ဦးဝင်းအောင်သည် Myanmar Japan Thilawa Development Ltd (MJTD) ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒညင်းကုန်းလက်ကားဈေးသစ်ကြီး တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် "Myanmar Agro Exchange Public Company Limited(MAEX)" ၏ တည်ထောင်သူ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်သည့် MyTelတွင် အစုရှယ်ယာ ထည့်ဝင်ထားသည့် Myanmar National Telecom Holdings Public Company Limited (MNTH) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MCD) တို့ ပူးပေါင်းဖွဲ့စည်းထားသော Yangon Metropolitan Development Limited(YMD) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း အသီးသီးတာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ သူသည် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် မြန်မာနိုင်ငံလိုင်းစင်ရ ကန်ထရိုက်တာများအသင်း(MLCA) တို့၏ နာယက အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

ဦးဝင်းအောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၁ခုနှစ် မှ ၂၀၁၆ခုနှစ်ထိ လည်းကောင်း၊ အာဆီယံစီးပွားရေး အကြံပေး ကောင်စီ (ABAC) ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၃ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ လည်းကောင်း၊ မဲခေါင်ဒေသခွဲ စီးပွားရေးဖိုရမ် (GMS-BF) ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိလည်းကောင်းထမ်းဆောင်ခဲ့ပါသည်။ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (NESAC) နှင့် ကုလသမဂ္ဂ အရှေ့အာရှနှင့် ပစိဖိတ်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး UN-ESCAP တို့၏ အကြံပေးကောင်စီတွင် အဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့ ပါသည်။

ဦးဝင်းအောင်သည် Dagon Group of Companies အား ၁၉၉၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး၊ Dagon Group of Companies ၏ ဥက္ကဋ္ဌအဖြစ် ယနေ့တိုင် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။





ဦးဇော်မင်းဝင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသော ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုး တိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Golden Land East Asia Development Public Company Limited) ကို ကမကထပြုတည်ထောင်ခဲ့သူများအနက် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။ Myanmar Industries Alliances Public Limited တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ United Diamond Motor Company Limited ၏ ဒါရိုက်တာ အဖြစ်လည်းကောင်း၊ ဂျပန်နိုင်ငံ Aeon Co.,Ltd ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ စက်မှုနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဦးဇော်မင်းဝင်းသည် နိုင်ငံတော်အဆင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း ကောင်း၊ နိုင်ငံတော်မှ ဖွဲ့စည်းသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီအဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စီးပွားရေးနှင့် ဆက်စပ်သည့် ကော်မတီ များတွင်လည်း အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ပုဂ္ဂလိကစီးပွားရေးဆိုင်ရာ ဦးဆောင်အသင်းဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပစီးပွားရေးဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သော ASEAN Business Advisory Council, East Asia Business Council, Greater- Mekong Sub- region စသည့်အဖွဲ့များတွင်မြန်မာနိုင်ငံစီးပွားရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင် ဆောင်ရွက် လျက် ရှိပါသည်။



ဦးထွန်းအောင်သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုလုပ်ငန်းများ လုပ် ကိုင်လျက်ရှိသောရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက် ဆိုင် သောကုမ္ပဏီလီမိတက်ကိုစတင်တည်ထောင်သူများအနက် အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး၊ လက်ရှိဤကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူဆောင် ရွက်လျက်ရှိပါသည်။

ဦးထွန်းအောင်သည် မြန်မာညွန့်ကုမ္ပဏီလီမိတက်ကို ၁၉၈၉ ခုနှစ်၊ မေလတွင် ဦးဆောင်တည်ထောင်ခဲ့သူများအနက်တစ်ဦးဖြစ်ပြီး၊ ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ်



တာဝန် ထမ်းဆောင်လျက် ရှိပါသည်။ မြန်မာညွန့် ကုမ္ပဏီ လီမိတက်သည် ပဲမျိုးစုံတန်ဖိုးမြှင့်ထုတ်ကုန် တင်ပို့ခြင်းလုပ်ငန်းနှင့်ရာဘာစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ဦးထွန်းအောင် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ၁၉၉၉ခုနှစ် ဧပြီလမှ၂၀၁၉ခုနှစ် ဒီဇင်ဘာလ အထိ တာဝန်ယူဆောင်ရွက် ခဲ့ပါသည်။



ဦးခိုင်ဌေးသည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်တွင် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ Trade Garden Co.,Ltd တွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပြီး လက်ရှိဆောက်လုပ်ရေးလုပ်ငန်း၊ ပဲမျိုးစုံနှင့် စားအုန်းဆီ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိ ပါသည်။ ဦးခိုင်ဌေးသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ M.B.A ဘွဲ့ရရှိခဲ့ပါ သည်။



ဦးအောင်ဇော်ဦးသည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)တွင် တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ် ယနေ့ထက်ထိတိုင် တာဝန်ထမ်းဆောင်လျက်ရှိပါ သည်။

ဦးအောင်ဇော်ဦးသည် Aung Naing Thitsar Co.,Ltd ကို ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်၍ လုပ်ငန်းများ ဦးဆောင်လုပ်ကိုင်ပြီး ယနေ့ Aung Naing Thitsar Group of Companies ကြီး၏ ဥက္ကဋ္ဌအဖြစ်လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပါသည်။ သူသည် မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) ၏ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်ပါသည်။

Aung Naing Thitsar Group of Companies သည် ဆန်စပါးအထူးပြုလုပ်ငန်းကို The Whole Supply Chain လုပ်ကိုင်ဆောင်ရွက်ခြင်း၊ စပါးစိုက်တောင်သူများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်း၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ဒေသအတွင်းနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်း၊ တောင်သူများအတွက် Micro Financing ပံ့ပိုးပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးသုံး စက်ယန္တရားများ၊ ထွန်စက်၊ ရိတ်သိမ်းခြွေလှည့်စက် တင်သွင်းရောင်းချခြင်းနှင့် အငှားလိုက်ဝန်ဆောင်မှုပေးခြင်း စသောအမျိုးမျိုး ဝန်ဆောင်မှုများဖြင့် လည်ပတ်လျက်ရှိပါသည်။

နိုင်ငံတကာဘက်စုံထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းMultimodal Transport Logistics & Shipping သည် Ro Ro Service, Container Service, Freight Forwarding နှင့် Ro Ro ကားသင်္ဘောများတွင်

ကားတင်/ချခြင်းလုပ်ငန်းများကို ကျွမ်းကျင်သော ကိုယ်ပိုင် Stevedoring Team များဖြင့် ဝန်ဆောင်မှုပေးသည့်အပြင် Local Inland Transportation လုပ်ငန်းများ စသည်တို့ကို Port to Door, Door to Door Service များပါ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

မော်တော်ယာဉ်တင်သွင်း/ ရောင်းဝယ်ခြင်းလုပ်ငန်းသည် အိမ်စီးကားနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များအားလုံးကို ဈေးကွက်လိုအပ်ချက်နှင့်အညီ Used Cars နှင့် Brand New Cars များကို တင်သွင်း/ ရောင်းချခြင်းနှင့် လယ်ယာသုံးစက်ပစ္စည်းများဖြစ်သော ရိတ်သိမ်းချွေလှေ့စက်နှင့် ထွန်စက်ကိုလည်း Japanနိုင်ငံမှ တင်သွင်းလျက်ရှိပါသည်။

တစ်နေ့လျှင်ဆန်တန်ချိန် ၆၀၀ တန်ကို နိုင်ငံတကာအဆင့်မီBuhler Rice Mill များဖြင့် ကြိတ်ခွဲ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် မော်တော်ယာဉ်နှင့် ဆက်စပ်အပိုပစ္စည်းများ ကိုလည်း နိုင်ငံတကာမှာ တင်သွင်းရောင်းချခြင်းနှင့် ကျွမ်းကျင်သော Technician များဖြင့် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။



ဦးကျော်တင်မြင့်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်တွင်ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင် လျက်ရှိပါသည်။Myat Chan Thar Co;Ltd ၏ ဥက္ကဋ္ဌ ဖြစ်ပါသည်။ Myanmar Automobile Development Public Co Ltd (MADP)တွင် Executive Director တစ်ဦးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းတွင် ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI)၏ အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း တွင် ဗဟိုအလုပ်အမှုဆောင် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်အသင်းတွင်လည်းအလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဦးကျော်တင်မြင့် သည် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ မဟာသုတေသန ဘွဲ့နှင့် M.A, M.Res, LL.B, B.Sc, D.B.L, D.M.L, D.I.L, D.D.S, D.L.I.S, D.A.Psy, H.G.P ဘွဲ့တို့ကို ရရှိခဲ့ ပါ သည်။



ဦးမင်းစိန်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။ ပထမဥက္ကဋ္ဌလိမိတက်တွင် ဒါရိုက်တာ အဖြစ် (၃)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးမင်းစိန်သည် မြန်မာ အက်ဂရီအိတ်(စ်)ချိန်း အများ နှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)တွင် ဒါရိုက်တာအဖြစ် လည်းကောင်း၊ Myanmar Thilawa SEZ Holdings Public Limited

(MTSH)၏ Alternate Director အဖြစ်လည်းကောင်းဆောင်ရွက် လျက်ရှိပါ သည်။ ဦးမင်းစိန်သည် ဟင်္သာတမြို့တွင် မိနီမားကတ် ဆိုင်လုပ်ငန်း၊ ရာသီထွက်သီးနှံများ ရောင်းဝယ်ရေး လုပ်ငန်း၊ ကျောင်းကုန်းမြို့တွင် အဖျော်ယမကာစက်ရုံ၊ ချောင်းသာတွင် အသေးစားချေးငွေလုပ်ငန်း၊ မိုဘိုင်း ဖုန်းအရောင်းဆိုင်၊ တည်းခိုခန်းလုပ်ငန်းနှင့် ရန်ကုန်မြို့တွင် City View Service Co., အနေဖြင့် အိမ်ခြံမြေ လုပ်ငန်းနှင့် အခြား အကျိုးဆောင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။ ဦးမင်းစိန်သည် လုပ်သားများ ကောလိပ် (ရန်ကုန်တက္ကသိုလ်)မှ B.A (Philosophy)ဘွဲ့ကို ၁၉၇၇ ခုနှစ်တွင် ရရှိခဲ့ပါသည်။



ဒေါ်ရန်လင်းသည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ဒေါ်ရန်လင်း သည်အထည်အလိပ် ဖြန့်ဖြူးရောင်းချသော ဆန်းသစ်လွင် ကုမ္ပဏီ လီမိတက် ၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်ပါသည်။ သူမသည် မြန်မာအက်ဂရီ အိတ်(စ်)ချိန်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX)တွင်ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ဒေါ်ရန်လင်းသည် မန္တလေး တက္ကသိုလ်မှ B.A (History) ဘွဲ့ ရရှိ ခဲ့သူဖြစ်ပါသည်။



ဦးသန့်ဇင်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ဦးသန့်ဇင်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ B.A (Geography)ဘွဲ့နှင့် Diploma in Food Technology တို့ကို ရရှိခဲ့ပါသည်။ UNITED PAINT GROUP Co,Ltd (UPG)တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် နှစ်(၂၀)ကျော် နှင့် UNISAN PLASTIC FACTORY Co.,Ltd (UPF)တွင် Finance Director အဖြစ် (၅)နှစ်အပါအဝင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် နှစ်ပေါင်း (၂၀)ကျော် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ EXCELLENCE MINERAL MANUFACTURING Co,Ltd (EMM)တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် (၁၀)နှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပထဝီဝင် အသင်းကြီး၏ အလုပ်အမှုဆောင် တစ်ဦး ဖြစ်ပြီး၊ ပထဝီဝင် ကျောင်းသားဟောင်းများ အသင်း (ရန်ကုန်)၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။



ဦးအေးဝင်းသည် စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ဈေးကွက်ဖြန့်ချိခြင်းလုပ်ငန်းများကို အဓိကဆောင်ရွက်လုပ်ကိုင်နေသော Thuriya Win Co., Ltd ၏အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ လက်ရှိတွင်လည်း အများနှင့်သက်ဆိုင်သောကုမ္ပဏီများဖြစ်ကြသည့် Telecom International Myanmar Co., Ltd (MyTel) ၏ အစုရှယ်ယာရှင် Myanmar National Telecom Holdings Public Limited တွင် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စားသုံးဆီနှင့် ဆီထွက် ပစ္စည်းများကို ထုတ်လုပ်ခြင်းတင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း လုပ်ငန်းများ လုပ်ကိုင် လျှက်ရှိသော Myanmar Edible Oil Industrial Public Corporation Ltd(MEICO) တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ်လည်းကောင်း၊ Myanmar Industries Alliances Public Company Limited ၏ကနဦးတည်ထောင်သူနှင့်ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး လည်းကောင်း၊တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဦးအေးဝင်းသည် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(Myanmar Food Processors and Exporters Association)၏ ဥက္ကဋ္ဌလည်းဖြစ်သည့်အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၁၉-၂၀၂၁ ခုနှစ်အတွက် ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှစတင်၍ တာဝန်ယူဆောင်ရွက်လျက် ရှိပြီး၊ ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(GLAD) တွင်လည်း UMFCCIကိုယ်စားပြုဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများ  
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်



ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်  
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်

| မာတိကာ                                               | စာမျက်နှာ |
|------------------------------------------------------|-----------|
| စီမံအုပ်ချုပ်သူများ၏တာဝန်တင်ပြချက်                   | ၁         |
| ပြင်ပစာရင်းစစ်အစီရင်ခံစာ                             | ၂-၃       |
| ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း                           | ၄         |
| ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း                      | ၅         |
| အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း | ၆         |
| ငွေသားစီးဆင်းမှုရှင်းတမ်း                            | ၇         |
| ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ                 | ၈-၁၉      |



**ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်**

**ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်  
စီမံအုပ်ချုပ်သူများ၏တာဝန်တင်ပြချက်**

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသား စီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသောစာရင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ်နှင့် အခြားရှင်းလင်း ဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်သာ ဖြစ်ပါသည်။ ယင်းတာဝန်တွင်-

- ဆီလျော်သော စာရင်းဆိုင်ရာမူဝါဒများအားရွေးချယ်၍ တစ်သတ်မတ်တည်း ကျင့်သုံးခြင်း နှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့်ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်း တို့ကိုပြုလုပ်ခြင်း တို့ပါဝင်ပါသည်။

ကုမ္ပဏီ၏ဘဏ္ဍာရေးအခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများအနေဖြင့် သင့်လျော်သောစာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန်တာဝန်ရှိပါသည်။ ကုမ္ပဏီ၏ ရပိုင်ခွင့်များကို လုံခြုံမှုရှိစေရန်နှင့်မသမာမှုများနှင့် ပုံမှန်မဟုတ်သောမှားယွင်းမှုများကို ကာကွယ်ဖော်ထုတ်နိုင်ရန် ၎င်းအတွက်သင့်လျော်သလို ဆောင်ရွက်ရန်အထွေထွေ တာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

ဦးထွန်းအောင်

အုပ်ချုပ်မှုဒါရိုက်တာ

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

နေ့စွဲ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်။



ဝင်းသင်းနှင့်အဖွဲ့၊ စာရင်းစစ်များ။

**WIN THIN & ASSOCIATES**

**CERTIFIED PUBLIC ACCOUNTANTS**

**HEAD OFFICE:-** Room (2B/2C) 1<sup>st</sup> Floor, Rose Condominium, No.182/194, Botahtaung Pagoda Road, Pazundaung Township, Yangon Region, Myanmar. Tel: 95-1-8201798, 8296164, Fax: 95-1-8245671 Email: info@winthinassociates.com

**MANDALAY BRANCH:-** Room (9/10), East Wing of Bahtoo Stadium, 70<sup>th</sup> Street (Between 29<sup>th</sup> & 30<sup>th</sup> Street), Mandalay Region, Myanmar. Tel: 95-2-4034451, Fax: 95-2-4034498

စာအမှတ် - ၂၀၀၂/ ဂျီ-၇၂/ စက်တင်ဘာလ ၂၀၂၀

### ပြင်ပစာရင်းစစ်အစီရင်ခံစာ

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များ

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်အစီရင်ခံခြင်း

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် "ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်"၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့်အရေးပါသောစာရင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက်စီမံအုပ်ချုပ်သူများ၏တာဝန်

၎င်းဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါပြဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီပြုစုပြီးသင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ ယင်းတာဝန်တွင် မသမာမှု၊ မှားယွင်းမှုတို့ကြောင့်အရေးပါသော လွဲမှားဖော်ပြမှုများမှ ကင်းရှင်းသောဘဏ္ဍာရေးရှင်းတမ်းများအား သင့်လျော်မှန်ကန်စွာရေးဆွဲဖော်ပြရန်နှင့် စပ်လျဉ်းသောလုပ်ငန်းတွင်းထိန်းချုပ်မှု အစီအစဉ်ကို ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်းသင့်လျော်သောစာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ် ကျင့်သုံးခြင်းနှင့်အခြေအနေအရ ဆီလျော်သောစာရင်းဆိုင်ရာ ခန့်မှန်းချက်များကို ပြုလုပ်ခြင်းတို့လည်း ပါဝင်ပါသည်။

စာရင်းစစ်၏တာဝန်

ကျွန်တော်များအဖွဲ့၏တာဝန်မှာ ကျွန်တော်များ၏ စာရင်းစစ်ဆေးချက်ကို အခြေပြု၍ယင်း ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ထင်မြင်ယူဆချက်ပေးရန်ဖြစ်ပါသည်။ ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ စစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ပါသည်။ ယင်းစံများအရ ကျွန်တော်များအဖွဲ့အနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအား လိုက်နာရန်နှင့် ဘဏ္ဍာရေးရှင်းတမ်း များသည်အရေးပါသော အချက်များအား မှားယွင်းစွာဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်သောချာမှုရှိစေရန် အစီအစဉ်များ ရေးဆွဲပြီးစစ်ဆေးဆောင်ရွက်ရန်လိုအပ်ပါသည်။ စာရင်းစစ်ဆေးရာ၌ ဘဏ္ဍာရေးရှင်းတမ်းများတွင် ထုတ်ဖော်ပြသချက်များနှင့် ကျသင့်ငွေ/ တန်ဖိုးများအတွက် စာရင်းစစ်အထောက်အထားများရယူရန်



လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ရန်ပါဝင်ပါသည်။ ရွေးချယ်ထားသောလုပ်ထုံးလုပ်နည်းများသည် မသမာမှု၊ မှားယွင်းမှုတို့ကြောင့် ဘဏ္ဍာရေးရှင်းတမ်း များ၏ အရေးပါသောမှားယွင်းချက်၏ အန္တရာယ်များကို အကဲဖြတ်ခြင်းများအပါအဝင် စာရင်းစစ်၏ပိုင်းခြားချင့်ချိန် သုံးသပ်ခြင်းအပေါ်တွင်မူတည်ပါသည်။

ထိုအန္တရာယ်များအား အကဲဖြတ်မှုများပြုလုပ်ရာ တွင်စာရင်းစစ်သည် အခြေအနေနှင့်ဆီလျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန်အဖွဲ့အစည်း၏ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲမှုနှင့် သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်အလို့ငှာ သက်ဆိုင်သောဌာနတွင်းကြီးကြပ်ကွပ်ကဲမှုကို ထည့်သွင်းစဉ်းစားသော်လည်း ၎င်းအဖွဲ့၏ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု ထိရောက်မှုအပေါ်တွင် ထင်မြင်ယူဆချက်ပေးရန် မရည်ရွယ်ပါ။ စာရင်းစစ်ဆေးရာ တွင်စီမံခန့်ခွဲသူများက အသုံးပြုခဲ့သော စာရင်းကိုင်မှုများ၏ ဆီလျော်မှုနှင့်ပြုလုပ်ခဲ့သော စာရင်းခန့်မှန်းခြေများ၏ ကျိုးကြောင်းဆီလျော်မှုကို သုံးသပ်ခြင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၏တင်ပြချက် အားလုံးအပေါ် ခြုံငုံသုံးသပ်ခြင်းတို့လည်း ပါဝင်ပါသည်။

ကျွန်တော်များရရှိခဲ့သော စာရင်းစစ်အထောက်အထားများသည် ကျွန်တော်များ၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံပေးရန် လုံလောက်သင့်လျော်သည်ဟု ယုံကြည်ပါသည်။

**ထင်မြင်ယူဆချက်**

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောလီမိတက်၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့် စပ်လျဉ်းသည့် အရေးပါသောအချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း၊ ကျွန်တော်များထင်မြင်ယူဆပါသည်။

**အခြားဥပဒေနှင့်စည်းကမ်းချက်ဆိုင်ရာလိုအပ်ချက်များအပေါ်အစီရင်ခံခြင်း**

- (၁) ကျွန်တော်များအဖွဲ့မှ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း၊
- (၂) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၂၅၈ နှင့်အညီ စာရင်းစာအုပ်များကိုထိန်းသိမ်း ထားရှိကြောင်း အစီရင်ခံအပ်ပါသည်။

  
ဒေါ်နုဝါ (ပီအေ-၅၉၉)  
Engagement Partner



ဝင်းသင်နှင့်အဖွဲ့၊ စာရင်းစစ်များ။  
အခန်းအမှတ်(၂၁/၂၇)၊ ပထမထပ်၊ နှင်းဆီကွန်ဒိုအိမ်ယာ၊  
အမှတ် ၁၈၂/၁၉၄၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။  
နေ့စွဲ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်။

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

|                                         | မှတ်စု | ၃၀-၀၉-၂၀၂၀        | ၃၀-၀၉-၂၀၁၉        |
|-----------------------------------------|--------|-------------------|-------------------|
| <b>လက်ငင်းမဟုတ်သောရပိုင်ခွင့်များ</b>   |        |                   |                   |
| ပုံသေပိုင်ပစ္စည်း                       | ၄      | ၁,၁၀၄,၆၆၃.၀၀      | ၁,၆၄၇,၆၇၇.၀၀      |
| ရင်းနှီးမြှုပ်နှံမှု                    | ၅      | ၁၀,၇၆၅,၂၄၃,၂၀၀.၀၀ | ၁၁,၃၈၉,၇၁၄,၆၀၀.၀၀ |
|                                         |        | ၁၀,၇၆၆,၃၄၇,၈၆၃.၀၀ | ၁၁,၃၉၁,၃၆၂,၂၇၇.၀၀ |
| <b>လက်ငင်းရပိုင်ခွင့်များ</b>           |        |                   |                   |
| ကြိုတင်ပေး                              | ၆      | ၆၉၉,၇၅၆,၂၆၀.၀၉    | ၉၄၉,၇၃၈,၉၁၈.၀၉    |
| ရရန်ရှိစာရင်း                           | ၇      | ၉၄၄,၂၂၅,၃၁၁.၄၀    | ၉၀၅,၆၄၆,၉၇၃.၂၅    |
| ငွေနှင့်ဘဏ်လက်ကျန်                      | ၈      | ၇၃,၇၅၃,၅၂၃.၄၃     | ၁၁၈,၄၁၃,၃၃၆.၄၁    |
|                                         |        | ၁,၇၁၇,၇၃၅,၀၉၄.၅၂  | ၁,၉၇၃,၇၉၉,၂၂၇.၇၅  |
|                                         |        | ၁၂,၄၈၄,၀၈၂,၉၅၇.၉၂ | ၁၃,၃၆၅,၁၆၁,၅၀၄.၇၅ |
| <b>ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ</b> |        |                   |                   |
| ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ           |        | ၅,၅၃၄,၂၃၀,၀၀၀.၀၀  | ၅,၅၃၄,၂၃၀,၀၀၀.၀၀  |
| ရှယ်ယာပရီမီယံ                           |        | ၃၈,၆၆၅,၀၀၀.၀၀     | ၃၈,၆၆၅,၀၀၀.၀၀     |
| Fair value reserve                      | ၉      | ၄,၆၇၂,၉၇၅,၈၇၈.၀၀  | ၅,၃၈၁,၅၉၄,၂၇၈.၀၀  |
| အမြတ်လက်ကျန်                            |        | ၁,၃၉၀,၃၂၆,၆၇၃.၁၁  | ၁,၅၈၁,၀၈၂,၁၆၉.၅၈  |
|                                         |        | ၁၁,၆၀၃,၁၉၁,၅၅၃.၁၁ | ၁၂,၅၃၅,၅၇၁,၄၄၇.၅၈ |
| <b>လက်ငင်းပေးရန်တာဝန်များ</b>           |        |                   |                   |
| ပေးရန်ရှိစာရင်း                         | ၁၀     | ၁၁၂,၅၂၇,၉၉၂.၆၄    | ၁၂၄,၁၅၆,၃၉၂.၆၄    |
| အခွန်လျာထားငွေ                          | ၁၁     | ၇၁၁,၅၃၂,၈၂၅.၁၇    | ၇၀၅,၄၃၃,၆၆၄.၅၃    |
| ကြိုတင်ရတည်းကုန်းအဆောက်အဦး              | ၁၂     | ၂၃,၈၂၄,၅၈၉.၀၀     | -                 |
|                                         |        | ၈၄၇,၈၈၅,၄၀၆.၈၁    | ၈၂၉,၅၉၀,၀၅၇.၁၇    |
|                                         |        | ၁၂,၄၈၄,၀၈၂,၉၅၇.၉၂ | ၁၃,၃၆၅,၁၆၁,၅၀၄.၇၅ |

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။



Director

Golden Land East Asia Development  
Public Company Limited.



Tun Aung

Managing Director  
Golden Land East Asia Development  
Public Company Limited.



ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း


ငွေကြေး - မြန်မာကျပ်ငွေ

|                                                 | မှတ်စု | ၃၀-၀၉-<br>၂၀၂၀<br>(၁ နှစ်စာအတွက်) | ၃၀-၀၉-<br>၂၀၁၉<br>(၆လစာအတွက်) |
|-------------------------------------------------|--------|-----------------------------------|-------------------------------|
| <b>ဝင်ငွေ</b>                                   |        |                                   |                               |
| တာဝါတိုင်တည်ဆောက်ခြင်းမှရငွေ                    |        | -                                 | ၄၆,၂၃၆,၄၀၉.၅၅                 |
| တည်ငွေကုန်းအဆောက်အအုံဆောက်လုပ်ခြင်းမှရငွေ       |        | ၁၃၁,၄၉၅,၇၅၃.၀၀                    | -                             |
| ကုန်သွယ်လုပ်ငန်းခွန်                            |        | (၃,၆၄၃,၅၅၃.၀၀)                    | (၂,၂၀၁,၇၃၃.၇၉)                |
|                                                 |        | ၁၂၇,၈၅၂,၂၀၀.၀၀                    | ၄၄,၀၃၁,၆၇၅.၇၆                 |
| တည်ငွေကုန်းအဆောက်အအုံဆောက်လုပ်ခြင်းကုန်ကျစရိတ်  |        | (၁၀၈,၀၃၁,၀၄၅.၀၀)                  | -                             |
| တာဝါတိုင်တည်ဆောက်ခြင်းအတွက်ကုန်ကျစရိတ်          |        | -                                 | (၃၉,၆၀၇,၈၈၈.၀၀)               |
| အကြမ်းအမြတ်                                     |        | ၁၉,၈၂၁,၁၅၅.၀၀                     | ၄,၄၂၃,၈၈၇.၇၆                  |
| အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှရငွေ             |        | ၄၂,၅၁၅,၉၂၉.၀၀                     | ၃,၀၀၀,၀၀၀.၀၀                  |
| အခြားရငွေ                                       | ၁၃     | ၅,၆၅၀,၃၈၇.၅၆                      | ၁၁,၂၆၄,၉၃၄.၀၆                 |
|                                                 |        | ၆၇,၉၈၇,၄၇၁.၅၆                     | ၁၈,၆၈၈,၈၁၁.၈၂                 |
| <b>အသုံးစရိတ်များ</b>                           |        |                                   |                               |
| စီမံခန့်ခွဲမှုစရိတ်                             | ၁၄     | (၅၈,၁၆၅,၀၄၁.၀၀)                   | (၂၁,၄၄၉,၃၇၈.၀၀)               |
|                                                 |        | (၅၈,၁၆၅,၀၄၁.၀၀)                   | (၂၁,၄၄၉,၃၇၈.၀၀)               |
| အခွန်မလျာထားမီ အသားတင်အမြတ်/(အရှုံး)            |        | ၉,၈၂၂,၄၃၀.၅၆                      | (၂,၇၅၇,၆၅၆.၁၈)                |
| ဝင်ငွေခွန်                                      |        | (၂,၄၅၅,၆၀၇.၆၄)                    | -                             |
| အခွန်လျာထားပြီးအသားတင်အမြတ်ငွေ                  |        | ၇,၃၆၆,၈၂၂.၉၂                      | (၂,၇၅၇,၆၅၆.၁၈)                |
| အမြတ်ဝေစုရရှိခြင်း                              | ၁၅     | ၄၁၄,၃၀၉,၂၀၀.၀၀                    | ၄၄,၂၈၆,၅၀၀.၀၀                 |
| နိုင်ငံခြားငွေလဲလှယ်နှုန်းခြားနားငွေ            |        | (၃,၆၆၆,၂၁၉.၃၉)                    | ၂၉၂,၅၇၈.၃၆                    |
| <b>နှစ်ဆုံးရှိအမြတ်</b>                         |        | <b>၄၁၈,၀၀၉,၈၀၃.၅၃</b>             | <b>၄၄၀,၄၂၁,၄၂၂.၁၈</b>         |
| <b>အခြားဝင်ငွေအလုံးစုံရှင်းတမ်း</b>             |        |                                   |                               |
| နှစ်ဆုံးရှိအမြတ်                                |        | ၄၁၈,၀၀၉,၈၀၃.၅၃                    | ၄၄၀,၄၂၁,၄၂၂.၁၈                |
| <b>Fair value reserve</b>                       |        |                                   |                               |
| မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ်     |        |                                   |                               |
| ကုမ္ပဏီလီမိတက်                                  |        | ၄,၄၇၂,၉၇၅,၈၇၈.၀၀                  | ၅,၁၈၁,၅၉၄,၂၇၈.၀၀              |
| မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်ကုမ္ပဏီလီမိတက် |        | ၂၀၀,၀၀၀,၀၀၀.၀၀                    | ၂၀၀,၀၀၀,၀၀၀.၀၀                |
|                                                 |        | ၄,၆၇၂,၉၇၅,၈၇၈.၀၀                  | ၅,၃၈၁,၅၉၄,၂၇၈.၀၀              |
| <b>စုစုပေါင်းဝင်ငွေအလုံးစုံ</b>                 |        | <b>၅,၀၉၀,၉၈၅,၆၈၁.၅၃</b>           | <b>၅,၈၂၂,၀၁၅,၇၀၀.၁၈</b>       |

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။

  
Director

Golden Land East Asia Development  
Public Company Limited.



Tun Aung  
Managing Director  
Golden Land East Asia Development  
Public Company Limited.

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

|                                 | ၃၀-၀၉-၂၀၂၀<br>(၁ နှစ်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(၆လစာအတွက်) |
|---------------------------------|-------------------------------|---------------------------|
| ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ   |                               |                           |
| စာရင်းဖွင့်                     | ၅,၅၃၄,၂၃၀,၀၀၀.၀၀              | ၅,၅၃၄,၂၃၀,၀၀၀.၀၀          |
| နှစ်အတွင်းရှယ်ယာထပ်မံထည့်ဝင်ငွေ | -                             | -                         |
|                                 | ၅,၅၃၄,၂၃၀,၀၀၀.၀၀              | ၅,၅၃၄,၂၃၀,၀၀၀.၀၀          |
| ရှယ်ယာပရီမီယံ                   |                               |                           |
| စာရင်းဖွင့်                     | ၃၈,၆၆၅,၀၀၀.၀၀                 | ၃၈,၆၆၅,၀၀၀.၀၀             |
| နှစ်အတွင်းရသော ပရီမီယံ          | -                             | -                         |
|                                 | ၃၈,၆၆၅,၀၀၀.၀၀                 | ၃၈,၆၆၅,၀၀၀.၀၀             |
| အမြတ်လက်ကျန်                    |                               |                           |
| စာရင်းဖွင့်                     | ၁,၅၈၁,၀၈၂,၁၆၉.၅၈              | ၁,၁၄၀,၆၆၀,၇၄၇.၄၀          |
| ယခုနှစ်အသားတင်အမြတ်             | ၄၁၈,၀၀၉,၈၀၃.၅၃                | ၄၄၀,၄၂၁,၄၂၂.၁၈            |
| အမြတ်ဝေစုထုတ်ပေးခြင်း           | (၆၀၈,၇၆၅,၃၀၀.၀၀)              | -                         |
|                                 | ၁,၃၉၀,၃၂၆,၆၇၃.၁၁              | ၁,၅၈၁,၀၈၂,၁၆၉.၅၈          |
| Fair value reserve              | ၄,၆၇၂,၉၇၅,၈၇၈.၀၀              | ၅,၃၈၁,၅၉၄,၂၇၈.၀၀          |
|                                 | ၆,၀၆၃,၃၀၂,၅၅၁.၁၁              | ၆,၉၆၂,၆၇၆,၄၄၇.၅၈          |
| စာရင်းပိတ်လက်ကျန်               | ၁၁,၆၃၆,၁၂၉,၂၂၄.၁၁             | ၁၂,၅၃၅,၅၇၁,၄၄၇.၅၈         |



Director

Golden Land East Asia Development  
Public Company Limited.



Tun Aung  
Managing Director

Golden Land East Asia Development  
Public Company Limited.



ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ငွေသားစီးဆင်းမှုရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

|                                                                              | ၃၀-၀၉-၂၀၂၀<br>(၁ နှစ်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(၆ လစာအတွက်) |
|------------------------------------------------------------------------------|-------------------------------|----------------------------|
| လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ                             |                               |                            |
| အခွန်မနှုတ်မီအသားတင်အမြတ်/(အရှုံး)                                           | ၇,၃၆၆,၈၂၂.၉၂                  | (၂,၇၅၇,၆၅၆.၁၈)             |
| လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဆင်းမှုများကိုက်ညီရေးဆွဲချက်များ |                               |                            |
| တန်ဖိုးလျော့                                                                 | ၅၄၃,၀၁၄.၀၀                    | ၂၈၂,၄၉၉.၀၀                 |
| နိုင်ငံခြားငွေတန်ဖိုးသင့်ခြင်း                                               | (၃,၆၆၆,၂၁၉.၃၉)                | ၂၉,၂၇၇.၃၆                  |
| လက်ငင်းရပိုင်ခွင့် (အတိုး)/အလျော့                                            |                               |                            |
| ကြိုတင်ပေးစာရင်း                                                             | ၂၄၉,၉၈၂,၆၅၈.၀၀                | (၈၇,၆၁၁,၅၄၁.၀၀)            |
| ရရန်ရှိစာရင်း                                                                | (၃၈,၅၇၈,၃၃၈.၁၅)               | ၇,၈၈၄,၆၄၉.၀၈               |
| ပေးရန်တာဝန်များအတိုး/(အလျော့)                                                |                               |                            |
| ပေးရန်ရှိစာရင်း                                                              | (၁၁,၆၂၈,၄၀၀.၀၀)               | (၂၆,၃၃၁,၂၅၀.၀၀)            |
| ကြိုတင်ရသည့်ကုန်းA18,19,20                                                   | ၂၃,၈၂၄,၅၈၉.၀၀                 |                            |
| ကုန်သွယ်ခွန်လျာထားငွေ                                                        | ၆,၀၉၉,၁၆၀.၆၄                  | ၂,၂၀၁,၇၃၃.၇၉               |
| ကြိုတင်ခွန်ပေးသွင်းခြင်း                                                     | -                             | (၂,၇၄၀,၇၉၉.၀၀)             |
| လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)              | ၂၃၃,၉၄၃,၂၈၇.၀၂                | (၁၀၈,၇၇၉,၇၈၅.၉၅)           |
| ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသားစီးဆင်းမှုများ                  |                               |                            |
| အမြတ်ဝေစုရငွေ                                                                | ၄၁၄,၃၀၉,၂၀၀.၀၀                | ၄၄၂,၈၈၆,၅၀၀.၀၀             |
| ရင်းနှီးမြှုပ်နှံမှု                                                         | (၈၄,၁၄၇,၀၀၀.၀၀)               | (၅၁၉,၅၂၀,၀၀၀.၀၀)           |
| ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသားစီးဝင်မှု/(အသုံးပြုမှု)         | ၃၃၀,၁၆၂,၂၀၀.၀၀                | (၇၆,၆၃၃,၅၀၀.၀၀)            |
| ဘဏ္ဍာရေးဆောင်ရွက်ချက်များအရငွေသားစီးဝင်မှုများ                               |                               |                            |
| အမြတ်ဝေစုထုတ်ပေးငွေ                                                          | (၆၀၈,၇၆၅,၃၀၀.၀၀)              | -                          |
| ပုံသေပိုင်ပစ္စည်းရောင်းရငွေ/(ဝယ်ယူခြင်း)                                     | -                             | (၁,၀၄၁,၀၀၀.၀၀)             |
| ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)              | (၆၀၈,၇၆၅,၃၀၀.၀၀)              | (၁,၀၄၁,၀၀၀.၀၀)             |
| ငွေသားအသားတင်တိုး/(လျော့)                                                    | (၄၄,၆၅၉,၈၁၂.၉၈)               | (၁၈၆,၄၇၄,၂၈၅.၉၅)           |
| နှစ်စရိငွေနှင့်ဘဏ်လက်ကျန်                                                    | ၁၁၈,၄၁၃,၃၃၆.၄၁                | ၃၀၄,၈၆၇,၆၂၂.၃၆             |
| နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန် (မှတ်စု ၈)                                     | ၇၃,၇၅၃,၅၂၃.၄၃                 | ၁၁၈,၄၁၃,၃၃၆.၄၁             |



Director

Golden Land East Asia Development  
Public Company Limited.



Tun Aung  
Managing Director  
Golden Land East Asia Development  
Public Company Limited.

## ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

### ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

#### ၁။ အထွေထွေ

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမဏ္ဍိုင်ပြု၍ကုမ္ပဏီ၏အကျိုး၊ အစုရှယ်ယာဝင်များ၏အကျိုးကိုရှေးရှု၍ တိုင်းရင်းသားပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များဖြင့် စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ကိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပေးရန်တာဝန်ကို ကန့်သတ်ထားသည့်အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်ပါသည်။ ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်သည်အစုရှယ်ယာ များဖြင့်ပေးရန်တာဝန်များကို ကန့်သတ်ထားသောအများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မြန်မာကုမ္ပဏီများဥပဒေအရ ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီသည် မှတ်ပုံတင်အမှတ် ၁၁၅၀၇၅၆၆၇ ဖြင့် ပြန်လည်မှတ်ပုံတင်ပြီးဖြစ်ပါသည်။ ကုမ္ပဏီသည် ခွင့်ပြုသော ကုန်ပစ္စည်းများနှင့်ထုတ်ကုန်များကို မိမိတစ်ဦးတည်းဖြစ်စေ၊ မည်သည့်ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်များနှင့်ဖက်စပ်၍ဖြစ်စေ သွင်းကုန် လုပ်ငန်းရှင်များ၊ ထုတ်ကုန်လုပ်ငန်းရှင်များ၊ လက်လီလက်ကားရောင်းသူများ၏ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ရန် တည်ထောင်ခဲ့ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ၏လိပ်စာသည် အမှတ် (၂၆၈) ၊ ပြည်လမ်း၊ ဒဂုံစင်တာ (၂) ၊ ၈ လွှာ၊ အခန်းအမှတ် (၈/E) ၊ မရမ်းကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

စာရင်းစစ်ဆေးသည့်စာရင်းကာလမှာ ၁-၁၀-၂၀၁၉ မှ ၃၀-၉-၂၀၂၀ အထိဖြစ်ပါသည်။

#### ၂။ အရေးပါသောစာရင်းပိုင်းဆိုင်ရာမူဝါဒအကျဉ်းချုပ်

##### စာရင်းရေးဆွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ

ပူးတွဲပါဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီ ဖော်ပြထားပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သည့်ဖြစ်ရပ်များအပေါ်အခြေခံသည့်လုပ်ထုံးလုပ်နည်း (Historical Cost Convention) အရ ရေးဆွဲဖော်ပြထားပါသည်။

##### နိုင်ငံခြားငွေကြေးအားပြောင်းလဲသတ်မှတ်ခြင်း

##### လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့်စာရင်းတင်ဖော်ပြသည့်ငွေကြေး

(Functional and presentation currency)

ကုမ္ပဏီမှလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေး (Functional currency) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကိုလည်း လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေးဖြစ်သောမြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။



လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့်ပြုလုပ်သော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့်နေ့တွင် ရှိသောငွေလဲနှုန်းဖြင့်လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသောငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေး နှစ်ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့်ပြောင်းလဲချက်နှင့်၊ ၎င်းနိုင်ငံခြားငွေကြေးများကို စာရင်းရှင်းလင်းရာမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေအရှုံး၊ အမြတ်များကိုဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်း ထားပါသည်။

ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်း

၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့စွဲဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဘဏ္ဍာရေးနှစ်ဆုံးကို မတ်လ ၄ စက်တင်ဘာလသို့ ပြောင်းလဲခဲ့ပါသည်။ ထို့ကြောင့် ယခုဘဏ္ဍာရေးရှင်းတမ်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တစ်နှစ်စာဖြစ်ပြီး နှိုင်းယှဉ်ထားသောဘဏ္ဍာရေးရှင်းတမ်း သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၆ လစာကာလ အတွက် စာရင်းများဖြစ်ပါသည်။ ထို့ကြောင့် အစီရင်ခံစာတွင် ဖော်ပြထားသော ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အခြားရှင်းလင်း ဖော်ပြထားသော မှတ်စုများ အားနှိုင်းယှဉ်၍မရပါ။

ကုန်လက်ကျန်

ကုန်လက်ကျန်များကို ကုန်ကျတန်ဖိုး (သို့မဟုတ်) ရောင်းရနိုင်မည့်အသားတင်တန်ဖိုး ၂ခု အနက် နည်းရာဖြင့် တန်ဖိုးသင့်ပါသည်။

ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့ကို နုတ်၍ဖော်ပြထားသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ဆိုင်ခွင့်များ၏ ခန့်မှန်းအသုံးဝင်မှုသက်တမ်းအပေါ်တွင်မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ပါသည်။

တန်ဖိုးလျော့နှုန်းများမှာ တစ်ဖက်ပါအတိုင်းဖြစ်ပါသည်။

|                                 |     |
|---------------------------------|-----|
| ပရိဘောဂ                         | ၁၀% |
| ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ | ၁၀% |
| စက်နှင့်စက်ပစ္စည်းများ          | ၁၅% |
| တယ်လီဖုန်းနှင့်ဖက်(စ်)          | ၁၅% |

ပုံသေပိုင်ပစ္စည်းများကို တန်ဖိုးလျော့ကျဆင်းမှုရှိ-မရှိ အခါအားလျော်စွာ လေ့လာဆန်းစစ်ပါသည်။ ဆက်လက် သယ်ဆောင်သောတန်ဖိုးသည် အမှန်တကယ်ပြန်လည်ရရှိနိုင်မည့် တန်ဖိုးထက်များ နေပါက အမှန်တကယ် ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထိရောက်အောင်တန်ဖိုးကို ချက်ချင်းလျော့ချပါသည်။ ပုံသေပိုင်ပစ္စည်း ရောင်းချရာမှပေါ်ပေါက်လာသော အရှုံးအမြတ်ကို ၎င်းတို့၏ဆက်လက်သယ်ဆောင် သည့်တန်ဖိုးအား ရည်ညွှန်း၍သတ်မှတ်ထားပြီး လုပ်ငန်းလုပ်ဆောင်မှု အမြတ်သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားပါသည်။ ပြုပြင်ခြင်းနှင့် အသစ်လဲလှယ်ခြင်းများကို အသုံးစရိတ်ကျခံသည့် အချိန်တွင် ဝင်ငွေစာရင်းတွင် ရေးသွင်းထားပါသည်။

ရင်းနှီးမြှုပ်နှံမှု

ဘဏ္ဍာရေးရန်ပိုင်ခွင့်များကို ကနဦးစာရင်းရေးသွင်းသောအခါ အဖွဲ့အစည်းသည် ၎င်း၏မူရင်းတန်ဖိုး (cost) ဖြင့် ဖော်ပြထားပါသည်။ ရင်းနှီးမြှုပ်နှံမှုများကို သင့်တင့်သောတန်ဖိုး (fair value) အား ခိုင်မာစွာခန့်မှန်းရန် ဈေးကွက်တွင်အတိအကျသိနိုင်ပါက သင့်တင့်သောတန်ဖိုး (fair value) ဖြင့်တန်ဖိုးသင့်ထားပြီး သင့်တင့်သောတန်ဖိုး (fair value) အား ခိုင်မာစွာခန့်မှန်းရန် နည်းလမ်းအား ဈေးကွက်တွင် အတိအကျမရနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို တန်ဖိုးရင်းမှ ဆုံးရှုံးမှုကို နှုတ်ယူခြင်းစနစ်ဖြင့်စာရင်းတင်ပါသည်။

ငွေလက်ကျန်

ငွေလက်ကျန်တွင် လက်ဝယ်ရှိငွေသားလက်ကျန်နှင့် ဘဏ်များရှိငွေသားလက်ကျန်များ ပါဝင်ပါသည်။

ဝင်ငွေအဖြစ်စာရင်းဖော်ဆောင်ခြင်း

ဝင်ငွေအဖြစ်စာရင်းရေးသွင်းရာ၌ လုပ်ငန်းဆောင်ရွက်မှု၏ အကျိုးအမြတ်များသည် အဖွဲ့အစည်းသို့ စီးဝင် လာဖွယ်ရှိခြင်းနှင့် ဝင်ငွေ၏ပမာဏကို ခိုင်ခိုင်မာမာတွက်ချက်နိုင်မှသာလျှင် ဝင်ငွေအဖြစ် စာရင်းရေးသွင်း ပါသည်။

ဆောက်လုပ်ရေးကန်ထရိုက်တစ်ခု၏ရလဒ် (outcome) ကို ခိုင်ခိုင်မာမာခန့်မှန်းနိုင်သောအခါ လက်ကျန် ရှင်းတမ်းနေ့ရက်တွင် လုပ်ငန်းပြီးစီးသည့် (state of completion) ဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၏ ဝင်ငွေ(revenue) နှင့် ကုန်ကျငွေ(cost)တို့ကို အသိအမှတ်ပြု စာရင်းရေးသွင်းပါသည်။

ပတ်သက်ဆက်နွှယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်

ပတ်သက်ဆက်နွှယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဆိုသည်မှာ-

- (က) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပိုသောအဖွဲ့မှ
  - (၁) ထိန်းချုပ်မှုများ တစ်ဦးတစ်ယောက်မှထိန်းချုပ်ခြင်း(သို့မဟုတ်)အဖွဲ့အစည်းမှပူးတွဲထိန်းချုပ်ခြင်း၊(ဤတွင်မိခင်ကုမ္ပဏီများ၊လက်အောက်ခံများနှင့် အဆင့်တူလက်အောက်ခံများ)
  - (၂) ဩဇာလွှမ်းမိုးသောအဖွဲ့အစည်းပေါ်တွင်အကျိုးခံစားခွင့်ရှိခြင်း၊
  - (၃) အဖွဲ့အစည်းပေါ်တွင် ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊
- (ခ) အဖွဲ့အစည်းသည် လုပ်ငန်း၏ပူးတွဲအဖွဲ့အစည်းဖြစ်ခြင်း၊
- (ဂ) အဖွဲ့အစည်းသည် ဖက်စပ်လုပ်ငန်းဖြစ်ပြီး ယင်းလုပ်ငန်း၏ ဖက်စပ်ဝင်တစ်ဦးဖြစ်ခြင်း၊
- (ဃ) အဖွဲ့အစည်းသည်လုပ်ငန်း(သို့မဟုတ်)မိခင်ကုမ္ပဏီ၏စီမံခန့်ခွဲမှုတွင်အဓိကတာဝန်ရှိသူဖြစ်ခြင်း၊
- (င) အဖွဲ့အစည်းသည် (က) သို့မဟုတ် (ဃ) တွင် ရည်ညွှန်းထားသောမိသားစု (သို့မဟုတ်) တစ်ဦးဦးနှင့်ရင်းနှီးသော မိသားစုဝင်ဖြစ်ခြင်း၊
- (စ) အဖွဲ့အစည်းသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ (ဃ) သို့မဟုတ် (င) တွင် ရည်ညွှန်းထားသောတစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှု (သို့မဟုတ်) ဩဇာလွှမ်းမိုးခံရသော (သို့မဟုတ်) ထိုအဖွဲ့အစည်းတွင် အထင်ကရမဲပေးပိုင်ခွင့်ရှိသူ၏ ဩဇာလွှမ်းမိုးခံရခြင်း၊
- (ဆ) အဖွဲ့အစည်းသည် ဝန်ထမ်းအကျိုးအလို့ငှာ တာဝန်ထမ်းဆောင်ကာလနောက်ပိုင်း ဝန်ထမ်း



များ၏အကျိုးစီးပွားအတွက် စီမံကိန်းဆောင်ရွက်သူဖြစ်ခြင်း (သို့မဟုတ်) လုပ်ငန်းချင်း ဆက်စပ်မှုရှိသော မည်သည့်အဖွဲ့အစည်းမဆိုဖြစ်ပါသည်။

---

## ၃။ Financial Risk Management

ကုမ္ပဏီ၏ Financial risk များကို စီမံခန့်ခွဲနေစဉ်အတွင်း လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လုံလောက် သော ငွေကြေးဆိုင်ရာ အရင်းအမြစ်များရရှိနိုင်မှုကို သေချာစေရန် ကုမ္ပဏီ၏ Financial Risk Policy စီမံခန့်ခွဲသည့်မူဝါဒအရ ကြိုးပမ်းသည်။ ကုမ္ပဏီမှ ရင်ဆိုင်နေရသော အဓိကဘဏ္ဍာရေး risk နယ်ပယ် များနှင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်နှင့် သက်ဆိုင်သော မူဝါဒမှာအောက်ပါအတိုင်း ဖြစ်ပါသည်။

### Foreign exchange risk

ကုမ္ပဏီသည် နိုင်ငံခြားငွေဖြင့်သတ်မှတ်ဖော်ပြထားသည့် ကြီးမားသည့်လုပ်ငန်းဆောင်ရွက်မှု၊ ပိုင်ဆိုင် ပစ္စည်းများ(သို့)ပေးရန်တာဝန်များမရှိပါ။ ထို့ကြောင့် ကုမ္ပဏီသည် နိုင်ငံခြားငွေလဲလှယ်မှု risk နှင့် ကြုံတွေ့ရခြင်းမရှိပါ။

### Interest rate risk

ငွေစာအပ်အပ်ငွေနှင့် ချေးငွေများအတွက် အတိုးဝင်ငွေနှင့် ကုန်ကျစရိတ်များကိုထိရောက်သည့် အတိုးတွက်နည်းအား အသုံးပြု၍အတိုးကျသင့်တန်ဖိုးဖြင့်တိုင်းတာပြီး ဝင်ငွေရှင်းတမ်းတွင် ဖော်ပြပါမည်။

### Credit risk

စာရင်းရေးသွင်း ထားသော ငွေကြေးနှင့်သက်ဆိုင်သည့် ရပိုင်ခွင့်များနှင့် ဆက်နွယ်လျက်ရှိသော အများဆုံး Credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့်ဆက်လက်သယ်ဆောင်သောတန်ဖိုး ဖြစ်ပါသည်။

### Liquidity and cash flow risk

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်းအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ကုမ္ပဏီ၏စီမံခန့်ခွဲသူများမှ လုံလောက်မှုရှိသည်ဟု ယူဆသော လက်ကျန်ငွေများကို ကုမ္ပဏီ မှ စောင့်ကြည့်စစ်ဆေးပါသည်။

၄။ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်း အသေးစိတ်စာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

| အကြောင်းအရာ                   | ပရိဘောဂ             | ကွန်ပျူတာနှင့်<br>အသုံးအဆောင်ပစ္စည်း | စက်နှင့်စက်ပစ္စည်းများ | တယ်လီဖုန်းနှင့်ဖက်(စ်) | စုစုပေါင်း           |
|-------------------------------|---------------------|--------------------------------------|------------------------|------------------------|----------------------|
| <b>မူရင်းတန်ဖိုး</b>          |                     |                                      |                        |                        |                      |
| ၃၁-၀၃-၂၀၁၉                    | ၇,၁၆၈,၈၅၀.၀၀        | ၅,၂၈၇,၂၀၀.၀၀                         | ၂,၅၃၃,၂၅၀.၀၀           | ၁၁,၇၅၁,၇၆၀.၀၀          | ၂၆,၇၄၁,၀၆၀.၀၀        |
| နှစ်အတွင်းဝယ်                 | -                   | ၂၈၁,၀၀၀.၀၀                           | ၇၆၀,၀၀၀.၀၀             | -                      | ၁,၀၄၁,၀၀၀.၀၀         |
| ၃၀-၀၉-၂၀၁၉                    | ၇,၁၆၈,၈၅၀.၀၀        | ၅,၅၆၈,၂၀၀.၀၀                         | ၃,၂၉၃,၂၅၀.၀၀           | ၁၁,၇၅၁,၇၆၀.၀၀          | ၂၇,၇၈၂,၀၆၀.၀၀        |
| နှစ်အတွင်းဝယ်                 | -                   | -                                    | -                      | -                      | -                    |
| <b>၃၀-၀၉-၂၀၂၀</b>             | <b>၇,၁၆၈,၈၅၀.၀၀</b> | <b>၅,၅၆၈,၂၀၀.၀၀</b>                  | <b>၃,၂၉၃,၂၅၀.၀၀</b>    | <b>၁၁,၇၅၁,၇၆၀.၀၀</b>   | <b>၂၇,၇၈၂,၀၆၀.၀၀</b> |
| <b>စုစုပေါင်းတန်ဖိုးလျော့</b> |                     |                                      |                        |                        |                      |
| ၃၁-၀၃-၂၀၁၉                    | ၆,၅၄၁,၃၅၀.၅၀        | ၅,၂၈၇,၁၉၆.၀၀                         | ၂,၅၃၃,၂၄၉.၀၀           | ၁၁,၄၉၀,၀၈၈.၅၀          | ၂၅,၈၅၁,၈၈၄.၀၀        |
| နှစ်အတွင်းတန်ဖိုးလျော့        | ၁၇၈,၂၁၇.၀၀          | ၇,၀၂၅.၀၀                             | ၅၇,၀၀၀.၀၀              | ၄၀,၂၅၇.၀၀              | ၂၈၂,၄၉၉.၀၀           |
| ၃၀-၀၉-၂၀၁၉                    | ၆,၇၁၉,၅၆၇.၅၀        | ၅,၂၉၄,၂၂၁.၀၀                         | ၂,၅၉၀,၂၄၉.၀၀           | ၁၁,၅၃၀,၃၄၅.၅၀          | ၂၆,၁၃၄,၃၈၃.၀၀        |
| နှစ်အတွင်းတန်ဖိုးလျော့        | ၃၀၆,၃၅၀.၀၀          | ၄၂,၁၅၀.၀၀                            | ၁၁၄,၀၀၀.၀၀             | ၈၀,၅၁၄.၀၀              | ၅၄၃,၀၁၄.၀၀           |
| <b>၃၀-၀၉-၂၀၂၀</b>             | <b>၇,၀၂၅,၉၁၇.၅၀</b> | <b>၅,၃၃၆,၃၇၁.၀၀</b>                  | <b>၂,၇၀၄,၂၄၉.၀၀</b>    | <b>၁၁,၆၁၀,၈၅၉.၅၀</b>   | <b>၂၆,၆၇၇,၃၉၇.၀၀</b> |
| <b>အသားတင်တန်ဖိုး</b>         |                     |                                      |                        |                        |                      |
| ၃၀-၀၉-၂၀၂၀                    | ၁၄၂,၉၃၂.၅၀          | ၂၃၁,၈၂၉.၀၀                           | ၅၈၉,၀၀၁.၀၀             | ၁၄၀,၉၀၀.၅၀             | ၁,၁၀၄,၆၆၃.၀၀         |
| ၃၀-၀၉-၂၀၁၉                    | ၄၄၉,၂၈၂.၅၀          | ၂၇၃,၉၇၉.၀၀                           | ၇၀၃,၀၀၁.၀၀             | ၂၂၁,၄၁၄.၅၀             | ၁,၆၄၇,၆၇၇.၀၀         |



## ၅။ ရင်းနှီးမြှုပ်နှံမှု

ရင်းနှီးမြှုပ်နှံမှုစာရင်းအသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

|                                                                                   | ၃၀-၀၉-၂၀၂၀               | ၃၀-၀၉-၂၀၁၉               |
|-----------------------------------------------------------------------------------|--------------------------|--------------------------|
| <b>စာရင်းဖွင့်လက်ကျန်</b>                                                         |                          |                          |
| မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်း<br>ပတ်ဘလစ်ကုမ္ပဏီလီမိတက် (၁,၇၇၁,၅၄၆ နှစ်)    | ၆,၅၅၄,၇၂၀,၂၀၀.၀၀         | ၇,၂၆၃,၃၃၈,၆၀၀.၀၀         |
| မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်<br>ကုမ္ပဏီလီမိတက် (၂,၀၀၀,၀၀၀ နှစ်)              | ၂,၂၀၀,၀၀၀,၀၀၀.၀၀         | ၂,၂၀၀,၀၀၀,၀၀၀.၀၀         |
| မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်<br>ပတ်ဘလစ်ကုမ္ပဏီလီမိတက် (၂,၀၁၀,၅၂၃ နှစ်) | ၂,၀၁၀,၅၂၃,၀၀၀.၀၀         | ၁,၉၂၆,၃၇၆,၀၀၀.၀၀         |
| <b>စာရင်းပိတ်လက်ကျန်</b>                                                          | <b>၁၀,၇၆၅,၂၄၃,၂၀၀.၀၀</b> | <b>၁၁,၃၈၉,၇၁၄,၆၀၀.၀၀</b> |

မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် ၃၀-၉-၂၀၂၀ နေ့တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်း (Fair value) ဖြင့်တန်ဖိုးသင့်ထားပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်ကုမ္ပဏီလီမိတက် တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ၃၀-၉-၂၀၂၀ နေ့တွင် ရောင်းဝယ်၍ ရသောဈေးနှုန်းဖြင့် တန်ဖိုးသင့်ထားပါသည်။

မြန်မာနေရှင်နယ်တယ်လီကွန်းဟိုးဒင်းပတ်ဘလစ်ကုမ္ပဏီလီမိတက်နှင့်မြန်မာအက်ဂရီအလိုင်ရန် တာမင်နယ်ကုမ္ပဏီလီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသော ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများကို တန်ဖိုးရင်းမှ ဆုံးရှုံးမှုနှုတ်ယူခြင်းစနစ် (at cost less impairment) ဖြင့်စာရင်းသင့်ထားပါသည်။

၆။ ကြိုတင်ပေး

ကြိုတင်ပေး စာရင်းအသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

|                                                                                           | ၃၀-၀၉-၂၀၂၀     | ၃၀-၀၉-၂၀၁၉     |
|-------------------------------------------------------------------------------------------|----------------|----------------|
| မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းပတ်ဘလစ်လီမိတက်တွင် ရင်းနှီးမြှုပ်နှံရန်ကြိုတင်ပေးငွေ | ၆၅,၅၂၇,၉၅၃.၀၀  | ၈၄,၁၄၆,၆၀၃.၀၀  |
| *ဆန်စပါးလုပ်ငန်းအတွက် ကြိုတင်ထုတ်ငွေ                                                      | ၄၀၉,၈၀၀,၀၀၀.၀၀ | ၆၈၉,၈၀၀,၀၀၀.၀၀ |
| **ဆောက်လုပ်ရေးလုပ်ငန်းအတွက်ကြိုတင်ထုတ်ငွေ                                                 | ၆၅,၁၈၀,၀၀၀.၀၀  | ၂၀,၀၀၀,၀၀၀.၀၀  |
| ကြိုတင်ပေးဝင်ငွေခွန်                                                                      | ၄၉,၇၄၁,၅၇၄.၀၉  | ၄၉,၇၄၁,၅၇၄.၀၉  |
| ကြိုတင်ပေးကုန်သွယ်ခွန်                                                                    | ၅,၀၉၉,၁၉၁.၀၀   | ၅၃၅,၁၉၉.၀၀     |
| ကြိုတင်ပေးတာဝါတိုင်အသုံးစရိတ်                                                             | ၈၄,၀၁၅,၅၄၂.၀၀  | ၈၄,၀၁၅,၅၄၂.၀၀  |
| ကြိုတင်ပေးMRF အသင်းနှစ်စဉ်ကြေး                                                            | ၁၆၀,၀၀၀.၀၀     | -              |
| ကြိုတင်ပေးထုတ်ကုန်သွင်းကုန်လိုင်စင်ကြေး                                                   | ၁၆၀,၀၀၀.၀၀     | -              |
| ကြိုတင်ပေး UMFCCI နှစ်စဉ်ကြေး                                                             | ၇၂,၀၀၀.၀၀      | -              |
| ရယ်ယာလက်မှတ်ပြုလုပ်ရန်ကြိုတင်ငွေ                                                          | -              | ၁,၅၀၀,၀၀၀.၀၀   |
| *သကြားတင်သွင်းရန်ကြိုတင်ငွေ                                                               | ၂၀,၀၀၀,၀၀၀.၀၀  | ၂၀,၀၀၀,၀၀၀.၀၀  |
|                                                                                           | ၆၉၉,၇၅၆,၂၆၀.၀၉ | ၉၄၉,၇၃၈,၉၁၈.၀၉ |

\*ဆန်စပါးအတွက် ကာလတိုလုပ်ငန်းဆောင်ရွက်ရန် ဦးစိန်ဝင်းလှိုင်မှ တာဝန်ခံထုတ်ယူဆောင်ရွက်လျက် ရှိသောလုပ်ငန်းလုပ်ကိုင်ငွေ ကျပ်သိန်း (၂,၀၀၀)နှင့် သကြားတင်သွင်းရန် ကြိုတင် ထုတ်ထားငွေကျပ်သိန်း (၂၀၀)အနက်မှ ၃၀-၃-၂၀၁၈ နေ့တွင် ကျပ် သိန်း (၆၀) နှင့် ၁၈-၇-၂၀၁၈ နေ့တွင် ကျပ် (၄၂)သိန်း ပြန်လည်ပေးသွင်းခဲ့ပါသည်။ ကျန်ငွေများအတွက်လည်း GLAD ကုမ္ပဏီ၏ ဒါရိုက်တာ များအနေနှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားမကြီးအမှုဖြင့် တရားစွဲဆိုထား ပါသည်။

\*\*တညင်းကုန်းဈေးဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရန် ဒါရိုက်တာအဖွဲ့မှ တာဝန်ပေးအပ်ထားသော ဒါရိုက်တာ ဦးခိုင်ဌေးမှ ကြိုတင်ထုတ်ယူ ထားသော ငွေကျပ် ၆၅,၁၈၀,၀၀၀ ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါသည်။

၇။ ရရန်ရှိစာရင်း

ရရန်ရှိစာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

|                                                                               | ၃၀-၀၉-၂၀၂၀            | ၃၀-၀၉-၂၀၁၉            |
|-------------------------------------------------------------------------------|-----------------------|-----------------------|
| <b>အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှရရန်ရှိ</b>                                 |                       |                       |
| MYANMAR ACME Co., Ltd                                                         | ၃၉၈,၄၇၅,၀၀၀.၀၀        | ၃၉၈,၄၇၅,၀၀၀.၀၀        |
| ဒါရိုက်တာများမှ ယာယီစိုက်ထုတ်ပေးငွေ                                           | (၅၇,၀၀၀,၀၀၀.၀၀)       | (၅၇,၀၀၀,၀၀၀.၀၀)       |
| *ဆန်စပါးလုပ်ငန်းဆောင်ရွက်မှုမှရရန်ရှိ                                         | ၈,၈၀၀,၀၀၀.၀၀          | ၃,၀၀၀,၀၀၀.၀၀          |
| မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်<br>ပတ်ဘလစ်လီမိတက် (တာဝါတိုင်လုပ်ငန်း) | ၅၂၂,၂၆၃,၂၄၇.၄၆        | ၅၆၁,၀၅၀,၈၂၇.၄၆        |
| ရရန်ရှိဘဏ်တိုးငွေ                                                             | ၂၃,၇၉၆.၉၄             | ၁၂၁,၁၄၅.၇၉            |
| မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်<br>ပတ်ဘလစ်လီမိတက်သို့ခေတ္တပေးငွေ      | ၃,၅၄၃,၇၈၅.၀၀          | -                     |
| မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိ<br>တက် မှ ရရန်ရှိအမြတ်ဝေစု              | ၆၀,၀၀၀,၀၀၀.၀၀         | -                     |
| ဒညင်းကုန်းအဆောက်အအုံA24အတွက်<br>ဒဂုံအင်တာနေရှင်နယ်လီမိတက်မှရရန်ရှိငွေ         | ၈,၁၁၉,၄၈၂.၀၀          | -                     |
|                                                                               | <b>၉၄၄,၂၂၅,၃၁၁.၄၀</b> | <b>၉၀၅,၆၄၆,၉၇၃.၂၅</b> |

၈။ ငွေနှင့်ဘဏ်လက်ကျန်

ငွေနှင့်ဘဏ်လက်ကျန်စာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

|            | ၃၀-၀၉-၂၀၂၀           | ၃၀-၀၉-၂၀၁၉            |
|------------|----------------------|-----------------------|
| ငွေလက်ကျန် | ၆,၀၉၁,၂၂၆.၅၀         | ၅,၆၅၄,၉၁၃.၈၀          |
| ဘဏ်လက်ကျန် | ၆၇,၆၆၂,၂၉၆.၉၃        | ၁၁၂,၇၅၈,၄၂၂.၆၁        |
|            | <b>၇၃,၇၅၃,၅၂၃.၄၃</b> | <b>၁၁၈,၄၁၃,၃၃၆.၄၁</b> |



၉။ Fair value reserve

Fair value reserve အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

|                                                           | ၃၀-၀၉-၂၀၂၀       | ၃၀-၀၉-၂၀၁၉       |
|-----------------------------------------------------------|------------------|------------------|
| <b>မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ်လီမိတက်</b> |                  |                  |
| စာရင်းဖွင့်                                               | ၅,၁၈၁,၅၉၄,၂၇၈.၀၀ | ၂,၉၆၇,၁၆၁,၇၇၈.၀၀ |
| နှစ်အတွင်းတန်ဖိုးတိုးခြင်း /(တန်ဖိုးကျခြင်း)              | (၇၀၈,၆၁၈,၄၀၀.၀၀) | ၂,၂၁၄,၄၃၂,၅၀၀.၀၀ |
| နှစ်ဆုံးရှိတန်ဖိုး                                        | ၄,၄၇၂,၉၇၅,၈၇၈.၀၀ | ၅,၁၈၁,၅၉၄,၂၇၈.၀၀ |
| <b>မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက်</b>           |                  |                  |
| စာရင်းဖွင့် (၂,၀၀၀,၀၀၀စုမကျပ်၁၀၀)                         | ၂၀၀,၀၀၀,၀၀၀.၀၀   | ၁၀၀,၀၀၀,၀၀၀.၀၀   |
| နှစ်အတွင်းတန်ဖိုးတိုးခြင်း /တန်ဖိုးကျခြင်း                | -                | ၁၀၀,၀၀၀,၀၀၀.၀၀   |
| နှစ်ဆုံးရှိတန်ဖိုး (၂,၀၀၀,၀၀၀စုမကျပ်၁၀၀)                  | ၂၀၀,၀၀၀,၀၀၀.၀၀   | ၂၀၀,၀၀၀,၀၀၀.၀၀   |
| နှစ်ဆုံးရှိလက်ကျန်                                        | ၄,၆၇၂,၉၇၅,၈၇၈.၀၀ | ၅,၃၈၁,၅၉၄,၂၇၈.၀၀ |

၁၀။ ပေးရန်ရှိစာရင်း

ပေးရန်ရှိစာရင်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

|                                                                     | ၃၀-၀၉-၂၀၂၀     | ၃၀-၀၉-၂၀၁၉     |
|---------------------------------------------------------------------|----------------|----------------|
| လာရောက်ထုတ်ယူခြင်းမရှိသေးသောအမြတ်ဝေစု                               | ၆၁,၀၆၄,၇၅၈.၀၀  | ၆၃,၈၅၁,၈၅၈.၀၀  |
| WFPသို့ တင်ဒါဖြင့် ဆန်ပို့ခြင်းအတွက်အခွန်ပေးဆောင်ရန်ကြိုတင်ယူထားငွေ | ၄၇၉,၁၇၅.၆၀     | ၄၇၉,၁၇၅.၆၀     |
| ပေးရန်ရှိစရိတ်များ                                                  | ၁၇,၃၇၅,၀၅၉.၀၄  | ၂၅,၈၇၆,၃၅၉.၀၄  |
| ထပ်မံကုန်ကျမည့်တာဝါတိုင်စရိတ်                                       | ၂၂,၈၀၉,၀၀၀.၀၀  | ၃၃,၉၄၉,၀၀၀.၀၀  |
| ဒေါ်ရန်လင်းထံမှ ခေတ္တယူငွေ                                          | ၁၀,၀၀၀,၀၀၀.၀၀  | -              |
| ဒဂုံအင်တာနေရှင်နယ်လီမိတက်(A24 Pump ဖိုး)                            | ၈၀၀,၀၀၀.၀၀     | -              |
|                                                                     | ၁၁၂,၅၂၇,၉၉၂.၆၄ | ၁၂၄,၁၅၆,၃၉၂.၆၄ |

၁၁။ အခွန်လျာထားငွေ

အခွန်လျာထားငွေ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

|                                                   | ၃၀-၀၉-၂၀၂၀            | ၃၀-၀၉-၂၀၁၉            |
|---------------------------------------------------|-----------------------|-----------------------|
| ကုန်သွယ်လုပ်ငန်းခွန်                              |                       |                       |
| ၂၀၁၂-၂၀၁၃ (ပြည်တွင်းအရောင်း)                      | ၅၄,၀၆၈,၂၈၇.၀၀         | ၅၄,၀၆၈,၂၈၇.၀၀         |
| ၂၀၁၃-၂၀၁၄                                         | ၂၈,၈၈၇,၂၃၀.၀၀         | ၂၈,၈၈၇,၂၃၀.၀၀         |
| ၂၀၁၇-၂၀၁၈                                         | ၆,၇၇၅,၀၂၃.၆၅          | ၆,၇၇၅,၀၂၃.၆၅          |
| ၂၀၁၈-၂၀၁၉                                         | ၁၅,၉၉၁,၀၃၆.၂၅         | ၁၅,၉၉၁,၀၃၆.၂၅         |
| စက်တင်ဘာ ၂၀၁၉                                     | ၂,၂၀၁,၇၃၃.၇၉          | ၂,၂၀၁,၇၃၃.၇၉          |
| ၂၀၁၉-၂၀၂၀                                         | ၃,၆၄၃,၅၅၃.၀၀          | -                     |
| ဝင်ငွေခွန်                                        |                       |                       |
| ၂၀၁၂-၂၀၁၃                                         | ၁၂,၄၈၀,၀၉၁.၂၈         | ၁၂,၄၈၀,၀၉၁.၂၈         |
| ၂၀၁၃-၂၀၁၄                                         | ၇၈,၅၀၉,၃၄၁.၁၂         | ၇၈,၅၀၉,၃၄၁.၁၂         |
| ၂၀၁၄-၂၀၁၅                                         | ၁၂၃,၄၂၂,၂၅၂.၃၀        | ၁၂၃,၄၂၂,၂၅၂.၃၀        |
| ၂၀၁၅-၂၀၁၆                                         | ၇၉,၇၉၁,၈၇၁.၅၇         | ၇၉,၇၉၁,၈၇၁.၅၇         |
| ၂၀၁၆-၂၀၁၇                                         | ၁၀,၀၀၉,၅၆၁.၀၅         | ၁၀,၀၀၉,၅၆၁.၀၅         |
| ၂၀၁၇-၂၀၁၈                                         | ၉,၈၇၅,၈၅၇.၇၃          | ၉,၈၇၅,၈၅၇.၇၃          |
| ၂၀၁၈-၂၀၁၉                                         | ၅,၈၆၆,၉၂၃.၂၆          | ၅,၈၆၆,၉၂၃.၂၆          |
| ၂၀၁၉-၂၀၂၀                                         | ၂,၄၅၅,၆၀၇.၆၄          | -                     |
| အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ်ထမ်းဆောင်ရမည့်အခွန် | ၂၀၂,၆၁၃,၆၀၃.၀၃        | ၂၀၂,၆၁၃,၆၀၃.၀၃        |
| ရှယ်ယာရောင်းခြင်းမှ မြတ်စွန်းငွေအပေါ်             |                       |                       |
| ထမ်းဆောင်ရမည့်အခွန်                               | ၇၄,၉၄၀,၈၅၂.၅၀         | ၇၄,၉၄၀,၈၅၂.၅၀         |
|                                                   | <b>၇၁၁,၅၃၂,၈၂၅.၁၇</b> | <b>၇၀၅,၄၃၃,၆၆၄.၅၃</b> |

၁၂။ ကြိုတင်ရတည်းကုန်းအဆောက်အဦး (ကျပ် ၂၃,၈၂၄,၅၈၉)

အထက်ပါကြိုတင်ရငွေသည် ဒဂုံအင်တာနေရှင်နယ်လီမိတက် နှင့်ချုပ်ဆိုထားသောစာချုပ်အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်လက်ကားဈေးတည်ဆောက်ရေးစီမံကိန်းတွင် (၄)ထပ်သံကူကွန်ကရစ် အဆောက်အဦ (၃) လုံးဆောက်လုပ်ခြင်းအတွက် ဒဂုံအင်တာနေရှင်နယ်လီမိတက်ဆီမှ ကြိုတင်ရထားခြင်းဖြစ်ပါသည်။

၁၃။ အခြားရငွေများ

အခြားရငွေများ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

|             | ၃၀-၀၉-၂၀၂၀<br>(၁ နှစ်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(၆လစာအတွက်) |
|-------------|-------------------------------|---------------------------|
| အခြားရငွေ   | ၁,၃၅၇,၅၆၆.၀၀                  | ၂,၀၁၄,၄၈၈.၀၀              |
| ဘဏ်တိုးရငွေ | ၄,၂၉၂,၈၂၁.၅၆                  | ၉,၂၅၀,၄၄၆.၀၆              |
|             | ၅,၆၅၀,၃၈၇.၅၆                  | ၁၁,၂၆၄,၉၃၄.၀၆             |

၁၄။ စီမံခန့်ခွဲမှုစရိတ်

စီမံခန့်ခွဲမှုစရိတ်အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

|                                       | ၃၀-၀၉-၂၀၂၀<br>(၁ နှစ်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(၆လစာအတွက်) |
|---------------------------------------|-------------------------------|---------------------------|
| ဝန်ထမ်းလစာနှင့် ဆုကြေးငွေ             | ၂၃,၂၃၁,၂၇၄.၀၀                 | ၁၀,၈၅၀,၆၄၆.၀၀             |
| အသင်းဝင်ကြေး                          | ၄၁၁,၁၀၀.၀၀                    | -                         |
| မှတ်ပုံတင်ကြေးစရိတ်                   | ၈၅,၀၀၀.၀၀                     | -                         |
| နှစ်ပတ်လည်အထွေထွေအစည်းအဝေးကုန်ကျစရိတ် | ၉,၉၅၂,၅၅၀.၀၀                  | -                         |
| ရှယ်ယာလက်မှတ်စရိတ်                    | ၉၁,၀၀၀.၀၀                     | -                         |
| ဘဏ်စရိတ်                              | ၄၇,၆၀၀.၀၀                     | ၄၇,၈၀၀.၀၀                 |
| ဒါရိုက်တာအခကြေးငွေ                    | ၆,၂၀၀,၀၀၀.၀၀                  | -                         |
| ဧည့်ခံစရိတ်                           | ၉၈၂,၂၂၅.၀၀                    | ၃၉၀,၉၁၈.၀၀                |
| လျှပ်စစ်မီတာခ                         | ၈၉,၀၁၉.၀၀                     | ၄၂,၁၀၀.၀၀                 |
| ပြုပြင်ထိန်းသိမ်းစရိတ်                | -                             | ၄၉,၀၀၀.၀၀                 |
| အခြားအထွေထွေစရိတ်                     | ၄၀၂,၈၄၀.၀၀                    | ၂၂၅,၄၆၃.၀၀                |
| သတင်းစာနှင့်ဂျာနယ်                    | ၈၄,၆၀၀.၀၀                     | ၆၃,၅၀၀.၀၀                 |
| ရှယ်ယာကဒ်ပြုလုပ်စရိတ်                 | ၂,၃၈၈,၅၀၀.၀၀                  | -                         |
| ရုံးသုံးပစ္စည်းကုန်ကျစရိတ်            | ၃၀၆,၅၀၀.၀၀                    | ၁၉၆,၆၅၀.၀၀                |
| ခရီးစရိတ်                             | ၁,၃၀၂,၃၀၀.၀၀                  | ၄၉၁,၅၀၀.၀၀                |
| စာရင်းစစ်ခ                            | ၆,၃၀၀,၀၀၀.၀၀                  | ၃,၁၅၀,၀၀၀.၀၀              |
| စာတိုက်နှင့်ဆက်သွယ်ရေးစရိတ်           | ၃၁၀,၆၁၉.၀၀                    | ၂၀၆,၃၅၂.၀၀                |
| စာရေးကိရိယာများ                       | ၃၃၁,၄၀၀.၀၀                    | ၁၃၇,၂၅၀.၀၀                |
| ဝန်ဆောင်ခစရိတ်များ                    | ၅,၁၀၅,၅၀၀.၀၀                  | ၁,၀၅၇,၇၅၀.၀၀              |
| တန်ဖိုးလျော့စရိတ်များ                 | ၅၄၃,၀၁၄.၀၀                    | ၂၈၂,၄၉၉.၀၀                |
| ရုံးခန်းပြောင်းရွှေ့ကုန်ကျစရိတ်       | -                             | ၄,၂၅၇,၉၅၀.၀၀              |
|                                       | ၅၈,၁၆၅,၀၄၁.၀၀                 | ၂၁,၄၄၉,၃၇၈.၀၀             |



၁၅။ အမြတ်ဝေစုရရှိခြင်း

အမြတ်ဝေစုရရှိခြင်းစာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

|                                                                            | ၃၀-၀၉-၂၀၂၀<br>(၁ နှစ်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(၆လစာအတွက်) |
|----------------------------------------------------------------------------|-------------------------------|---------------------------|
| မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်း<br>ပတ်ဘလစ်လီမိတက်မှအမြတ်ဝေစုရရှိခြင်း | ၃၅၄,၃၀၉,၂၀၀.၀၀                | ၄၄၂,၈၈၆,၅၀၀.၀၀            |
| မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက်<br>မှအမြတ်ဝေစုရရှိခြင်း           | ၆၀,၀၀၀,၀၀၀.၀၀                 | -                         |
|                                                                            | ၄၁၄,၃၀၉,၂၀၀.၀၀                | ၄၄၂,၈၈၆,၅၀၀.၀၀            |

၁၆။ ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများအကြားဆောင်ရွက်ချက်များ

ဘဏ္ဍာရေးရှင်းတမ်း၏ အခြားနေရာများတွင် ဖော်ပြထားသောအချက်အလက်များအပြင် အောက်ပါ  
လုပ်ငန်းလုပ်ဆောင်ချက်များသည် ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်နေသောအဖွဲ့အစည်းများအကြားတွင်  
သဘောတူညီချက်များနှင့်အတူ ပေါ်ပေါက်ခဲ့ပါသည်။

(က) ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူခြင်းနှင့် ရောင်းချခြင်း

| ကုမ္ပဏီအမည်                                                                                  | ဆက်နွယ်နေ<br>သောပုဂ္ဂိုလ်များ<br>/(ရာထူး) | ၃၀-၀၉-၂၀၂၀<br>(၁နှစ်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(၆လစာအတွက်) |
|----------------------------------------------------------------------------------------------|-------------------------------------------|------------------------------|---------------------------|
| ဒဂုံအင်တာနေရှင်နယ်လီမိတက်မှရရှိခဲ့<br>သောဆောက်လုပ်ရေးဝင်ငွေ                                  | ဦးဝင်းအောင်<br>(ဥက္ကဋ္ဌ)                  | ၁၃၁,၄၉၅,၇၅၃                  | -                         |
| ဒဂုံအင်တာနေရှင်နယ်လီမိတက်မှ A24<br>အတွက်ဝယ်ယူသောသံချောင်း၊သစ်၊<br>ready mixed concrete စရိတ် | ဦးဝင်းအောင်<br>(ဥက္ကဋ္ဌ)                  | ၅၄,၉၈၁,၁၄၅                   | -                         |
| <b>အကျိုးတူရငွေ</b>                                                                          |                                           |                              |                           |
| Myanmar ACME Co., Ltd ရရန်ရှိ                                                                | ဦးစိန်ဝင်းလှိုင်<br>(ဥက္ကဋ္ဌ)             | ၃၉၈,၄၇၅,၀၀၀                  | ၃၉၈,၄၇၅,၀၀၀               |

| ကုမ္ပဏီအမည်                                                           | ဆက်နွယ်နေသောပုဂ္ဂိုလ်များ<br>/(ရာထူး) | ၃၀-၀၉-၂၀၂၀<br>(ခန့်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(လေစာအတွက်) |
|-----------------------------------------------------------------------|---------------------------------------|-----------------------------|---------------------------|
| <b>ရင်းနှီးမြှုပ်နှံမှု</b>                                           |                                       |                             |                           |
| မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)<br>ဒင်းပတ်ဘလစ်လီမိတက် (၁,၇၇၁,၅၄၆ စု) | ဦးဝင်းအောင်<br>(ဥက္ကဋ္ဌ)              | ၆,၅၅၄,၇၂၀,၂၀၀               | ၇,၂၆၃,၃၃၈,၆၀၀             |
| မြန်မာအက်ဂရီအိတ်(စ်)ချိန်း<br>ပတ်ဘလစ်လီမိတက် (၂,၀၀၀,၀၀၀စု)            | ဦးဝင်းအောင်<br>(ဥက္ကဋ္ဌ)              | ၂,၂၀၀,၀၀၀,၀၀၀               | ၂,၂၀၀,၀၀၀,၀၀၀             |

၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ အထိ ဆက်နွယ်ပတ်သက်နေသော အဖွဲ့အစည်းများ၏ လက်ကျန်စာရင်းကို မှတ်စု(၇)နှင့် မှတ်စု(၁၂)တွင်ဖော်ပြထားပါသည်။

**(ခ) အဓိကကျသောအုပ်ချုပ်သူများအတွက်အခကြေးငွေ**

ကုမ္ပဏီ၏ ဒါရိုက်တာများကို အဓိကကျသောအုပ်ချုပ်သူများအဖြစ် ထည့်သွင်းစဉ်းစားပြီး ထိုသူတို့အား အခကြေးငွေပေးအပ်ထားခြင်းများကိုဖော်ပြထားပါသည်။

|           | ၃၀-၀၉-၂၀၂၀<br>(ခန့်စာအတွက်) | ၃၀-၀၉-၂၀၁၉<br>(လေစာအတွက်) |
|-----------|-----------------------------|---------------------------|
| အခကြေးငွေ | ၆,၂၀၀,၀၀၀                   | -                         |

**၁၇။ ဘဏ္ဍာရေးရှင်းတမ်းအတည်ပြုခြင်း**

ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ရန် အတည်ပြု ခဲ့ပါသည်။